

မြန်မာအက်ဂရီအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်

ဘဏ္ဍာရေးရှင်းတမ်းများ

၂၀၂၅ ခုနှစ် မတ်လ (၃၁) ရက်

ငွေကြေး-မြန်မာကျပ်ငွေ (ထောင်ပေါင်း)

ဝင်းသင်နှင့်အဖွဲ့ စာရင်းစစ်များ

လက်မှတ်ရပြည့်သူ့စာရင်းကိုင်များ

မြန်မာအက်ဂရီအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
ဘဏ္ဍာရေးရှင်းတမ်းများ
၂၀၂၅ ခုနှစ်၊ မတ်လ (၃၁)ရက်

မာတိကာ	စာမျက်နှာ
စီမံအုပ်ချုပ်သူများ၏ တာဝန်ဖော်ပြချက်	၁
ပြင်ပစာရင်းစစ်အစီရင်ခံစာ	၂ - ၆
ဘဏ္ဍာရေးအခြေအနေပြရှင်းတမ်း	၇
ဝင်ငွေအလုံးစုံပါဝင်သောရှင်းတမ်း	၈
အစုရှင်များ၏ ပိုင်ဆိုင်ခွင့်များပြောင်းလဲမှုရှင်းတမ်း	၉
ငွေသားစီးဆင်းမှုရှင်းတမ်း	၁၀
ဘဏ္ဍာရေးရှင်းတမ်းများအပေါ် မှတ်စုများ	၁၁ - ၃၄



**မြန်မာအက်ဂရိုအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
စီမံအုပ်ချုပ်မှုသူများ၏ တာဝန်ဖော်ပြချက်**

မြန်မာအက်ဂရိုအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် ၏ ၂၀၂၅ ခုနှစ် ၊ မတ်လ (၃၁) ရက်နေ့ရှိ ဘဏ္ဍာရေးအခြေအနေပြရှင်းတမ်းနှင့် ဝင်ငွေအလုံးစုံပါဝင်သောရှင်းတမ်း ၊ အစုရှယ်ယာရှင်များ၏ ပိုင်ဆိုင်ခွင့်များ ပြောင်းလဲမှု ရှင်းတမ်း၊ ငွေသားစီးဆင်းမှု ရှင်းတမ်းနှင့် စာရင်းဆိုင်ရာ အရေးပါသော မူဝါဒများ အကျဉ်းချုပ်နှင့် အခြားရှင်းလင်းဖော်ပြ ထားသော မှတ်စုများပါဝင်သော ဘဏ္ဍာရေးရှင်းတမ်းများကို သင့်လျော်မှန်ကန်စွာ ရေးဆွဲဖော်ပြရန်မှာ စီမံအုပ်ချုပ်သူများ၏ တာဝန် ဖြစ်ပါသည်။

ယင်းတာဝန်တွင်-

- ဆီလျော်သော စာရင်းဆိုင်ရာ မူဝါဒများအား ရွေးချယ်၍ တစ်သမတ်တည်း ကျင့်သုံးခြင်းနှင့်
- အမြော်အမြင်ရှိပြီး ကျိုးကြောင်းဆီလျော်မှုရှိသော ခန့်မှန်းခြင်းနှင့် ပိုင်းခြားချင့်ချိန်သုံးသပ်ခြင်းတို့ကို ပြုလုပ်ခြင်း စသည် တို့ ပါဝင်ပါသည်။

ကုမ္ပဏီ၏ ဘဏ္ဍာရေးအခြေအနေမှန်ကို မည်သည့်အချိန်တွင်မဆို မှန်ကန်စွာဖော်ပြရန်အလို့ငှာ စီမံအုပ်ချုပ်သူများ အနေဖြင့် သင့်လျော်သော စာရင်းမှတ်တမ်းများကို ထိန်းသိမ်းထားရှိရန် တာဝန်ရှိပါသည်။ ကျွန်ုပ်တို့သည် ကုမ္ပဏီ၏ရပိုင်ခွင့်များကို လုံခြုံမှု ရှိစေရန်နှင့် မသမာမှုများနှင့် အခြားစည်းမျဉ်းမကျမှုများကို ကာကွယ်ဖော်ထုတ်ရန်အတွက် သင့်လျော်သလို ဆောင်ရွက်ရန် အထွေထွေတာဝန်ရှိပါသည်။

စီမံအုပ်ချုပ်သူများကိုယ်စား



ဦးဝင်းအောင်

ဥက္ကဋ္ဌ

မြန်မာအက်ဂရိုအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်

၂၀၂၅ ခုနှစ်၊ ဇွန်လ (၂၄) ရက်။



ဝင်းသင်နှင့်အဖွဲ့လီမိတက်

WIN THIN & ASSOCIATES LTD

CERTIFIED PUBLIC ACCOUNTANTS

Room (2B/2C) 1st Floor, Rose Condominium, No. 182/194, Botahtaung Pagoda Road, Pazundaung Township, Yangon Region, Myanmar. Tel: 95-1-8201798, 8296164, Fax: 95-1-8245671 Email: info@winthinassociates.com

စာအမှတ် - ၁၈၃ / အမ် - ၂၈၃ / မတ် ၂၀၂၅

ပြင်ပစာရင်းစစ်အစီရင်ခံစာ

မြန်မာအက်ဂရီအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်၏ အစုရှယ်ယာရှင်များ

ဘဏ္ဍာရေးရှင်းတမ်းများ နှင့်စပ်လျဉ်းသည့် စာရင်းစစ်ဆေးမှုအပေါ် အစီရင်ခံစာ

စာရင်းစစ်ထင်မြင်ယူဆချက်

ကျွန်တော်များစာရင်းစစ်အဖွဲ့သည် မြန်မာအက်ဂရီအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် (ကုမ္ပဏီ) ၏ ၂၀၂၅ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ရှိ ဘဏ္ဍာရေးအခြေအနေပြရှင်းတမ်း၊ ယင်းနေ့ကုန်ဆုံးသောနှစ်အတွက် ဝင်ငွေအလုံးစုံပါဝင်သောရှင်းတမ်း၊ အစုရှင်များ၏ ပိုင်ဆိုင်ခွင့်များ ပြောင်းလဲမှုရှင်းတမ်း၊ ငွေသားစီးဆင်းမှုရှင်းတမ်းနှင့် အရေးပါသော စာရင်းဆိုင်ရာမူဝါဒများ အကျဉ်းချုပ် ပါဝင်သော ဘဏ္ဍာရေးရှင်းတမ်းများအပေါ် မှတ်စုများကို စစ်ဆေးခဲ့ပြီးဖြစ်ပါသည်။

ပူးတွဲပါ ဘဏ္ဍာရေးရှင်းတမ်းများသည် ကုမ္ပဏီ၏ ၂၀၂၅ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ရှိ ဘဏ္ဍာရေး အခြေအနေ၊ ယင်းနေ့ကုန်ဆုံးသော နှစ်အတွက် လုပ်ငန်းဆောင်ရွက်မှု ရလဒ်များနှင့် ငွေသားစီးဆင်းမှုများကို မြန်မာဘဏ္ဍာရေး အစီရင်ခံခြင်းဆိုင်ရာစံများ (Myanmar Financial Reporting Standards) နှင့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပါ ပြဌာန်းချက်များနှင့်အညီ အခြေအနေအမှန်ကို သင့်တင့်လျောက်ပတ်စွာ ဖော်ပြထားကြောင်း ကျွန်တော်များ ထင်မြင်ယူဆပါသည်။

စာရင်းစစ်ထင်မြင်ယူဆချက်အတွက် အခြေခံမူ

ကျွန်တော်များစာရင်းစစ်အဖွဲ့သည် နိုင်ငံတကာစာရင်းစစ်ဆိုင်ရာစံများနှင့်အညီ စစ်ဆေးမှုများကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါစံများအရ ကျွန်တော်များစာရင်းစစ်အဖွဲ့၏တာဝန်များကို ဤအစီရင်ခံစာ၏ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းစစ်ဆေးခြင်းအတွက်စာရင်းစစ်၏တာဝန်ကဏ္ဍတွင်ထပ်မံဖော်ပြထားပါသည်။ ကျွန်တော်များစာရင်းစစ်အဖွဲ့သည် International Ethics Standards Board for Accountants International Code of Ethics for Professional Accountants (including International Independence Standards)(IESBA Code) နှင့် မြန်မာနိုင်ငံရှိ အများပြည်သူ အကျိုးစီးပွားနှင့် သက်ဆိုင်သည့် လုပ်ငန်းအဖွဲ့အစည်းများ၏ ဘဏ္ဍာရေးရှင်းတမ်းများကို စာရင်းစစ် ဆေးခြင်းနှင့်သက်ဆိုင်သည့် ကျင့်ဝတ်သိက္ခာ ပိုင်းဆိုင်ရာသတ်မှတ်ချက်များနှင့်အညီ ကုမ္ပဏီနှင့် သီးခြားလွတ်လပ်စွာ ရပ်တည်ခဲ့ပြီး ဤသတ်မှတ်ချက်များနှင့်အညီ ကျွန်တော်များစာရင်းစစ်အဖွဲ့သည် အခြားသောကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာ တာဝန် များကို လိုက်နာဆောင်ရွက်ခဲ့ပါသည်။ ကျွန်တော်များစာရင်းစစ်အဖွဲ့ရှိခဲ့သော စာရင်းစစ်အထောက်အထားများသည် ကျွန်တော် များစာရင်းစစ်အဖွဲ့၏ စာရင်းစစ် ထင်မြင်ယူဆချက်အတွက် အခြေခံမူပြုရန် လုံလောက်သင့်လျော်သည်ဟု ယုံကြည်ပါသည်။

အဓိကကျသော စာရင်းစစ်ဆေးခြင်းဆိုင်ရာ ကိစ္စရပ်များ

အဓိကကျသော စာရင်းစစ်ဆေးခြင်းဆိုင်ရာ ကိစ္စရပ်များသည် ကျွန်တော်များစာရင်းစစ်အဖွဲ့၏ အတတ်ပညာပိုင်းဆိုင်ရာ ပိုင်းခြားချင့်ချိန် သုံးသပ်ခြင်းအရ ယခုကာလ၏ ဘဏ္ဍာရေးရှင်းတမ်းများကို စစ်ဆေးရာတွင် အရေးပါဆုံးသော ကိစ္စရပ်များဖြစ်ပါသည်။ အဆိုပါကိစ္စရပ်များကို ဘဏ္ဍာရေးရှင်းတမ်း တစ်ခုလုံးအနေဖြင့် စာရင်းစစ်ဆေးခြင်းနှင့် ၎င်းအပေါ် ကျွန်တော်များစာရင်းစစ်အဖွဲ့၏ ထင်မြင်ယူဆချက်ကို ပြုစုရာတွင်ထည့်သွင်းစဉ်းစား ခဲ့ပါသည်။ အဆိုပါကိစ္စရပ်များနှင့် ပတ်သက်ပြီး သီးခြားထင်မြင်ယူဆချက်ပေးမည် မဟုတ်ပါ။

အဓိကကျသော စာရင်းစစ်ဆေးခြင်းဆိုင်ရာ ကိစ္စရပ်များ အဓိကကျသော စာရင်းစစ်ဆေးခြင်းဆိုင်ရာ ကိစ္စရပ်များကို ကျွန်တော်များ စာရင်းစစ်ဆေးရာတွင် ကိုင်တွယ်ဖြေရှင်းခဲ့သည့် နည်းလမ်း

ဝင်ငွေအဆောက်အဦများရောင်းချခြင်း

ဘဏ္ဍာရေးရှင်းတမ်းများ၏ မှတ်စု ၂(ဇ) နှင့် ၂၁ တို့ကို ရည်ညွှန်းပါသည်။

အဆောက်အဦများ ရောင်းချခြင်းမှရငွေကို စစ်ဆေးရာတွင် အောက်ပါ စာရင်းစစ် လုပ်ထုံးလုပ်နည်းများကို ချမှတ်စစ်ဆေးပါသည်။

ဘဏ္ဍာရေးနှစ်အတွင်း ကုမ္ပဏီ၏ အဆောက်အဦများ ရောင်းချခြင်း မှဝင်ငွေမှာ (လုံးချင်းအဆောက်အဦး နှင့် အလယ်အလတ် လက်ကား ဈေးရုံးခန်းတို့အတွက်) မြန်မာကျပ်ငွေ ၁၅,၆၁၇,၆၀၀,၀၀၀ ဖြစ်ပါသည်။ ၎င်းမှာ စုစုပေါင်း ဝင်ငွေ၏ ၅၈ ရာခိုင်နှုန်း ဖြစ်ပါသည်။ ကုမ္ပဏီသည် ဝင်ငွေ အဖြစ်စာရင်းသွင်း ရာတွင် အဆောက်အဦး အမျိုးအစားပေါ်မူတည်၍ မတူညီသော နည်းလမ်းနှစ်သွယ်ဖြင့် စာရင်းမူဝါဒကို ချမှတ်ထား ပါသည်။

ပုံမှန်ထက် ထူးခြားသော သို့မဟုတ် ပမာဏများပြားသော အကြောင်း အရာများကို စိစစ်ရာတွင် နှိုင်းယှဉ်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

ဝင်ငွေအဖြစ် စာရင်းရေးသွင်းခြင်းများအတွက် ချမှတ်ထားသော စာရင်း မူဝါဒသည် မြန်မာဘဏ္ဍာရေး အစီရင်ခံခြင်းဆိုင်ရာစံများ (Myanmar Financial Reporting Standards) နှင့် ကိုက်ညီမှု ရှိမရှိ သုံးသပ်ပါသည်။

တန်ဖိုးနှင့်ဝင်ငွေခန့်မှန်းမှု၊ တိုးတက်မှုရာခိုင်နှုန်း တိုင်းတာခြင်းနှင့် ကွဲလွဲမှုများ၊ ပြောင်းလဲမှုများ စာရင်းတင်ရေးသွင်းခြင်းများ စသည် တို့ပါဝင်သော ကုမ္ပဏီ၏ လုပ်ဆောင်မှုအဆင့်ဆင့် နည်းလမ်းသည် သင့်လျော်မှု ရှိမရှိ အကဲဖြတ်ပါသည်။

အထက်ပါအချက်များကို အခြေပြု၍ Key audit matter ကိုသတ်မှတ်ပါသည်။

အရောင်းစာချုပ်များနှင့်ပတ်သက်သော ကုမ္ပဏီ၏စာရင်းမူဝါဒများ၊ ဖော်ပြချက်များနှင့် ဌာနတွင်းကြီးကြပ်ကွပ်ကဲမှုစနစ်များကို လည်းမြန်မာ ဘဏ္ဍာရေး အစီရင်ခံခြင်းဆိုင်ရာစံများ (Myanmar Financial Reporting Standards) နှင့် ညီညွတ်မှု ရှိမရှိ စိစစ်ခဲ့ပါသည်။

အရောင်းစာချုပ်များကို လျော်ကန်သင့်မြတ်စွာ ချုပ်ဆိုထားခြင်း ရှိမရှိ သိရှိရန် စိစစ်ခဲ့ပါသည်။

ကျခံခဲ့သောအသုံးစရိတ် သို့မဟုတ် ကျခံရန်ရှိသော အသုံးစရိတ် များသည် ယုံကြည်စိတ်ချစွာ တွက်ချက်နိုင်ကြောင်း စိစစ်ခဲ့ပါသည်။

ပြီးစီးမှုအဆင့်ကို ယုံကြည်စိတ်ချစွာ တွက်ချက်ထားကြောင်း စိစစ်တွေ့ ရပါသည်။

ဘဏ္ဍာရေးရှင်းတမ်းတွင် စာရင်းရေးသွင်းထားသော ဝင်ငွေပမာဏ မှန်ကန်မှုရှိမရှိ ပြန်လည်တွက်ချက်စိစစ်ခဲ့ပါသည်။

နှစ်ချုပ်စာရင်းပါ ဖော်ပြချက်များသည် မြန်မာဘဏ္ဍာရေးအစီရင်ခံခြင်း ဆိုင်ရာစံများ (Myanmar Financial Reporting Standards) နှင့်အညီ လုံလောက်စွာဖော်ပြထားခြင်း ရှိမရှိ စိစစ်ခဲ့ပါသည်။

ဘဏ္ဍာရေးရှင်းတမ်းများအတွက် စီမံအုပ်ချုပ်သူများနှင့် စီမံခန့်ခွဲမှု ကြီးကြပ်သူများ၏တာဝန်

ဘဏ္ဍာရေးရှင်းတမ်းများကို မြန်မာဘဏ္ဍာရေးအစီရင်ခံခြင်းဆိုင်ရာစံများ (Myanmar Financial Reporting Standards) နှင့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပါ ပြဌာန်းချက်များနှင့်အညီ ပြုစုပြီး သင့်လျော်မှန်ကန်စွာ ရေးဆွဲဖော်ပြရန်မှာ စီမံအုပ်ချုပ်သူများ၏ တာဝန်ဖြစ်ပြီး လိမ်လည်မှု၊ မှားယွင်းမှုတို့ကြောင့် အရေးပါသော လွှဲမှားဖော်ပြမှုများမှ ကင်းရှင်းသော ဘဏ္ဍာရေးရှင်းတမ်းများကို ရေးဆွဲနိုင်ရန်၊ လုပ်ငန်းတွင်း ထိန်းချုပ်မှုအစီအစဉ်ကို စီမံအုပ်ချုပ်သူများမှ ချမှတ်ထားရှိရန် လိုအပ်ပါသည်။

ဘဏ္ဍာရေးရှင်းတမ်းများကို ပြုစုရေးဆွဲရာတွင် စီမံအုပ်ချုပ်သူများသည် ကုမ္ပဏီကို ဖျက်သိမ်းရန် သို့မဟုတ် လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းရန် ရည်ရွယ်မှုမရှိလျှင် သို့မဟုတ် ထိုသို့လုပ်ဆောင်ရန်မှလွဲ၍ လက်တွေ့ကျသော အခြားရွေးချယ်စရာမရှိမှု မရှိလျှင် ကုမ္ပဏီ၏ ဆက်လက်လုပ်ဆောင်နိုင်စွမ်း အကဲဖြတ်ခြင်း၊ ဆက်လက်လုပ်ဆောင်နိုင်မှု အခြေအနေနှင့် ပတ်သက်သည့်ကိစ္စများကို ထုတ်ဖော်ခြင်းနှင့် ဆက်လက်လုပ်ဆောင်နိုင်မှုနှင့် သက်ဆိုင်သည့် စာရင်းကိုင်မှုများကို အသုံးပြုခြင်းတို့သည် စီမံအုပ်ချုပ်သူများ၏ တာဝန်ဖြစ်ပါသည်။

စီမံခန့်ခွဲမှုကြီးကြပ်သူများ၏ တာဝန်သည် ကုမ္ပဏီ၏ ဘဏ္ဍာရေးအစီရင်ခံခြင်း လုပ်ငန်းစဉ်ကို ကြီးကြပ်ကွပ်ကဲရန် တာဝန်ရှိပါသည်။

ဘဏ္ဍာရေးရှင်းတမ်းများကို စစ်ဆေးခြင်းနှင့်စပ်လျဉ်းသည့် စာရင်းစစ်၏တာဝန်

ကျွန်ုပ်တို့၏ ရည်ရွယ်ချက်မှာ လိမ်လည်မှု၊ မှားယွင်းမှုကြောင့် ဘဏ္ဍာရေးရှင်းတမ်းများ တစ်ရပ်လုံးသည် အရေးပါသော မှားယွင်းစွာ ဖော်ပြမှုများမှ ကင်းရှင်းကြောင်း၊ ကျိုးကြောင်းဆီလျော် သေချာမှုရှိရန်နှင့် ကျွန်တော်များစာရင်းစစ်အဖွဲ့၏ စာရင်းစစ်ထင်မြင်ယူဆချက် ပါဝင်သော စာရင်းစစ်အစီရင်ခံစာကို ထုတ်ပြန်ရန်ဖြစ်ပါသည်။ ကျိုးကြောင်းဆီလျော်သေချာမှုဆိုသည်မှာ မြင့်မားသောအဆင့်သေချာမှု ဖြစ်သော်လည်း နိုင်ငံတကာစာရင်းစစ်စံများနှင့်အညီ စာရင်းစစ်ဆေးရာတွင် တည်ရှိနေသော အရေးပါသည့် မှားယွင်းဖော်ပြချက်အား အမြဲတွေ့ရှိမည်ဟု အာမခံချက် ပေးခြင်းမဟုတ်ပါ။ မှားယွင်းဖော်ပြမှုများသည် လိမ်လည်မှု၊ မှားယွင်းမှုတို့ကြောင့် ဖြစ်ပေါ်လာနိုင်ပြီး မှားယွင်းဖော်ပြမှုများသည် တစ်ခုချင်း သို့မဟုတ် စုပေါင်းခြင်းအားဖြင့် ဘဏ္ဍာရေးရှင်းတမ်းများကို အသုံးပြုသူများ၏ စီးပွားရေးဆိုင်ရာ ဆုံးဖြတ်ချက်များကို ကျိုးကြောင်းဆီလျော်စွာ ဩဇာလွှမ်းမိုးနိုင်ခဲ့ပါက အရေးပါသည်ဟုထင်မြင်ယူဆပါသည်။

နိုင်ငံတကာစာရင်းစစ်စံများနှင့်အညီ စာရင်းစစ်ခြင်း၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ကျွန်တော်များစာရင်းစစ်အဖွဲ့သည် စာရင်းစစ်ဆေးမှု တစ်လျှောက် အတတ်ပညာပိုင်းဆိုင်ရာ ပိုင်းခြားချင့်ချိန်သုံးသပ်ခြင်းကို ကျင့်သုံးရန်နှင့် စစ်ဆေးခြင်းပညာဆိုင်ရာ သံသယ (skepticism) စိတ်ထားရှိရန် ဖြစ်ပါသည်။ ကျွန်ုပ်တို့သည်

- လိမ်လည်မှု၊ မှားယွင်းမှုကြောင့် ဘဏ္ဍာရေးရှင်းတမ်းများ၏ အရေးပါသော မှားယွင်းစွာဖော်ပြမှု အန္တရာယ်များအား ဖော်ထုတ်ရန်နှင့် အကဲဖြတ်ရန်၊ အဆိုပါအန္တရာယ်များအားတုံ့ပြန်သော စာရင်းစစ် လုပ်ထုံးလုပ်နည်းများ ရေးဆွဲဆောင်ရွက်ရန်၊ ကျွန်တော်များ၏ စာရင်းစစ်ထင်မြင်ယူဆချက်အတွက် အခြေခံမူပြုရန် လုံလောက်သင့်လျော်သော စာရင်းစစ်အထောက်အထားများ ရယူရန်ဖြစ်ပါသည်။ လိမ်လည်မှုကြောင့်ဖြစ်ပေါ်သော အရေးပါသည့် လွှဲမှားဖော်ပြမှုများအား ဖော်ထုတ်မှု မပြုနိုင်ခြင်း အန္တရာယ်သည် မှားယွင်းမှုကြောင့်ဖြစ်ပေါ်သော အန္တရာယ်ထက် ပိုမိုကြီးမားပါသည်။ အကြောင်းရင်းမှာ လိမ်လည်မှုတွင် ပူးပေါင်းကြံစည်ခြင်း၊ အတုပြုလုပ်ခြင်း၊ ရည်ရွယ်ချက်ရှိရှိ ထိန်းချုပ်ထားခြင်း၊ လွှဲမှားထွက်ဆိုခြင်း သို့မဟုတ် ဌာနတွင်းကြီးကြပ်မှု စနစ်အား သွေဖီခြင်းတို့ ပါဝင်နိုင်သောကြောင့် ဖြစ်ပါသည်။
- အခြေအနေနှင့် သင့်လျော်သော စာရင်းစစ်လုပ်ထုံးလုပ်နည်းများကို ရေးဆွဲရန် စာရင်းစစ်ဆေးခြင်းနှင့်သက်ဆိုင်သော ဌာနတွင်း ကြီးကြပ်မှု လုပ်ထုံးလုပ်နည်းများကို နားလည်သဘောပေါက်ရန် လိုအပ်သော်လည်း ကုမ္ပဏီ၏ဌာနတွင်း ကြီးကြပ်မှုစနစ်ထိရောက်မှုအပေါ် စာရင်းစစ်ထင်မြင်ယူဆချက်ပေးရန် မဟုတ်ပါ။

- စီမံအုပ်ချုပ်သူများမှပြုလုပ်သော စာရင်းခန့်မှန်းခြေများနှင့် သက်ဆိုင်ရာထုတ်ဖော်ချက်များ၏ ကျိုးကြောင်းဆီလျော်မှုနှင့် အသုံးပြုထားသော စာရင်းဆိုင်ရာ မူဝါဒများ သင့်လျော်မှုကို အကဲဖြတ်ပါသည်။
- စီမံအုပ်ချုပ်သူများမှ အသုံးပြုသည့် လုပ်ငန်းဆက်လက်လုပ်ဆောင်မှု စာရင်းအခြေခံမူ၏ သင့်လျော်မှုနှင့် ရယူထားသော စာရင်းစစ်အထောက်အထားများပေါ် မူတည်၍ ကုမ္ပဏီအနေဖြင့် လုပ်ငန်းဆက်လက် လုပ်ဆောင်နိုင်မှုအပေါ် ထင်ရှားသော သံသယများဖြစ်စေနိုင်သည့် အရေးပါသော မသေချာသည့် အဖြစ်အပျက် အခြေအနေရှိ/မရှိ သုံးသပ်ပါသည်။ အရေးပါသော မသေချာသည့် အခြေအနေရှိခဲ့သည်ဟု သုံးသပ်ပါက ကျွန်တော်များအနေဖြင့် ဘဏ္ဍာရေးရှင်းတမ်းများတွင် ပါရှိသော အဆိုပါ ထုတ်ဖော်ချက်အား စာရင်းစစ်အစီရင်ခံစာတွင် ရည်ညွှန်းဖော်ပြရန် လိုအပ်ပါသည်။ အကယ်၍ အဆိုပါ ဘဏ္ဍာရေး ရှင်းတမ်းများတွင်ပါရှိသော ထုတ်ဖော်ချက်များသည် လုံလောက်မှုမရှိပါက စာရင်းစစ်အစီရင်ခံစာတွင် ထုတ်ဖော်ပြသရန် လိုအပ်မည်ဖြစ်ပါသည်။ ကျွန်တော်များ၏ သုံးသပ်ချက်သည် စာရင်းစစ်အစီရင်ခံစာ ထုတ်ပြန်သည့်နေ့အထိ ရရှိထားသော စာရင်းစစ်အထောက်အထားများအပေါ် အခြေခံပါသည်။ သို့သော် အနာဂတ်အဖြစ်အပျက် သို့မဟုတ် အခြေအနေများသည် ကုမ္ပဏီအုပ်စုအား လုပ်ငန်းဆက်လက်လုပ်ဆောင်မှုကို ရပ်စဲရန် ဖြစ်ပေါ်စေနိုင်ပါသည်။
- ဘဏ္ဍာရေးရှင်းတမ်းများ၏ ထုတ်ဖော်ပြသချက်များအပါအဝင် ယေဘုယျတင်ပြမှု၊ ဖွဲ့စည်းမှု၊ ပါဝင်မှုများနှင့် ဘဏ္ဍာရေးရှင်း တမ်းများသည် အခြေခံလုပ်ဆောင်ချက်များနှင့် အဖြစ်အပျက်များအား သင့်လျော်သည့်ပုံစံဖြင့် တင်ပြထားခြင်းရှိ၊ မရှိ သုံးသပ်ပါသည်။

ကျွန်တော်များစာရင်းစစ်အဖွဲ့သည် စာရင်းစစ်ဆေးစဉ်အတွင်း တွေ့ရှိခဲ့သော ဌာနတွင်းကြီးကြပ်မှုစနစ်၏ အရေးပါသော အားနည်းချက်များ အပါအဝင် အရေးပါသော စာရင်းစစ်ဆေးတွေ့ရှိချက်များ၊ စာရင်းစစ်နယ်ပယ်နှင့် အချိန်အတိုင်းအတာ၊ အခြားကိစ္စရပ်များနှင့် စပ်လျဉ်း၍ စီမံခန့်ခွဲမှု ကြီးကြပ်သူများနှင့် ဆက်သွယ်ဆောင်ရွက်ခဲ့ပါသည်။

ကျွန်တော်များစာရင်းစစ်အဖွဲ့သည် အမှီအခိုကင်းခြင်းနှင့်ပတ်သက်၍ သက်ဆိုင်သော ကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာ လိုအပ်ချက်များကို လိုက်နာဆောင်ရွက်ပြီး ဖြစ်ကြောင်းနှင့် ကျွန်တော်များ၏ အမှီအခိုကင်းခြင်းအပေါ် သက်ရောက်မှုရှိနိုင်သည်ဟု ကျိုးကြောင်း ဆီလျော်စွာယူဆ နိုင်သည့်ဆက်ဆံရေး များ၊ အခြားကိစ္စရပ်များအားလုံးနှင့် လိုအပ်ပါက ကျွန်တော်များ၏ အမှီအခိုကင်းခြင်းအပေါ် ခြိမ်းခြောက်မှု များကို ဖယ်ရှားရန်အတွက် အရေးယူဆောင်ရွက်ထားမှုနှင့် အကာအကွယ် ပြုလုပ်ထားမှုများကို ဆက်သွယ်ဆောင်ရွက်ရန်အတွက် တင်ပြချက် တစ်စောင်ကို စီမံခန့်ခွဲမှု ကြီးကြပ်သူများ သို့ ပေးပို့ပါသည်။

စီမံခန့်ခွဲမှုကြီးကြပ်သူများသို့ ဆက်သွယ်ဆောင်ရွက်ခဲ့သည့် ကိစ္စများအနက် လက်ရှိနှစ်၏ ဘဏ္ဍာရေးရှင်းတမ်းများကို စာရင်းစစ်ဆေးရာတွင် အရေးပါဆုံးသော ကိစ္စရပ်များကို အဓိကကျသော စာရင်းစစ်ဆေးခြင်းဆိုင်ရာ ကိစ္စရပ်များအဖြစ် သတ်မှတ်ထားပါသည်။ ဥပဒေ သို့မဟုတ် စည်းမျဉ်းများမှ အဆိုပါကိစ္စများနှင့်ပတ်သက်ပြီး အများပြည်သူသို့ ထုတ်ဖော်ခြင်းကို တားမြစ်ထားခြင်းမရှိပါက ကျွန်တော်များ၏ စာရင်းစစ်အစီရင်ခံစာတွင် ဤကိစ္စရပ်များကို ဖော်ပြထားပါသည်။ အဆိုပါကိစ္စရပ်များကို တင်ပြခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများသည် အများပြည်သူရရှိမည့် အကျိုးစီးပွားထက်ပိုများနေသည့် အလွန်ရှားပါးသော အခြေအနေများတွင် ကျွန်တော်များ၏အစီရင်ခံစာတွင် အဆိုပါကိစ္စရပ်များကို မတင်ပြရန်ဆုံးဖြတ်ပါသည်။

အခြားဥပဒေနှင့် စည်းကမ်းချက်ဆိုင်ရာ လိုအပ်ချက်များအပေါ် အစီရင်ခံခြင်း

ကျွန်တော်များအဖွဲ့သည် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပါ ပြဌာန်းချက်များနှင့်အညီ

- (၁) လိုအပ်သော သတင်းအချက်အလက်များနှင့် ရှင်းလင်းချက်များအားလုံးကို ရရှိပြီးဖြစ်ကြောင်း
- (၂) ကုမ္ပဏီသည် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ပုဒ်မ ၂၅၈ နှင့်အညီ ဘဏ္ဍာရေးဆိုင်ရာ မှတ်တမ်းများကို ထိန်းသိမ်းထားရှိကြောင်း အစီရင်ခံအပ်ပါသည်။



စိုးစိုးဌေး (ပီအေပီပီ - ၆၀၀)

Engagement Partner

ဝင်းသင်နှင့်အဖွဲ့လီမိတက်

စာရင်းစစ်များ

မှတ်ပုံတင်အမှတ် - ACC 008

၂၀၂၅ ခုနှစ်၊ ဇွန်လ (၂၄) ရက်။

မြန်မာအက်ဂရိုအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
၂၀၂၅ ခုနှစ် ၊ မတ်လ (၃၁) ရက်နေ့ရှိ ဘဏ္ဍာရေးအခြေအနေပြရှင်းတမ်း

	မှတ်စု	၂၀၂၅ ကျပ်ထောင်ပေါင်း	၂၀၂၄ ကျပ်ထောင်ပေါင်း
ရပိုင်ခွင့်များ			
လက်ငင်းမဟုတ်သော ရပိုင်ခွင့်များ			
ရင်းနှီးမြှုပ်နှံထားသော ပိုင်ဆိုင်ပစ္စည်းများ (အဆောက်အဦများ)	၆	၁၉,၁၂၉,၃၆၀	၁၁,၅၆၄,၇၃၀
ပုံသေပိုင်ပစ္စည်းများ	၇	၂၁,၄၁၀,၅၅၄	၁၇,၂၁၃,၃၉၀
ထိတွေ့ကိုင်တွယ်၍ မရသောပိုင်ဆိုင်ပစ္စည်း	၈	၁,၅၃၇	၁၉,၄၀၀
		၄၀,၅၄၁,၄၅၁	၂၈,၇၈၇,၅၂၀
လက်ငင်းရပိုင်ခွင့်များ			
ငွေနှင့် ငွေသားညီမျှခြင်းများ	၉	၅,၆၄၄,၆၇၇	၂,၅၅၂,၄၃၂
ကုန်သွယ်မှုနှင့် အခြားရန်ရှိမှုများ	၁၀	၃,၁၄၀,၃၄၄	၇,၁၂၂,၀၅၂
ကြိုတင်ပေးငွေများ	၁၁	၂,၄၇၆,၉၂၅	၂,၇၀၇,၈၉၆
ကုန်လက်ကျန်များ	၁၂	၄၅၃,၁၃၅	၇၉,၉၁၃
လုပ်ဆောင်ဆဲလုပ်ငန်းများ	၁၃	၂၀,၅၂၃,၅၇၉	၁၆,၁၀၄,၃၂၉
ဆိုင်းငံ့ထားသောအခွန်	၁၄ (ခ)	၁၂၀,၇၃၀	၇၁,၆၁၆
		၃၂,၃၅၉,၃၉၀	၂၈,၆၃၈,၂၃၈
		၇၂,၉၀၀,၈၄၁	၅၇,၄၂၅,၇၅၈
ရင်းနှီးငွေ နှင့် ပေးရန်တာဝန်များ			
ရင်းနှီးငွေ			
ထုတ်ဝေပေးသွင်းပြီး ရှယ်ယာရင်းနှီးငွေ	၁၅	၂၄,၉၉၉,၁၃၀	၂၄,၉၉၉,၁၃၀
အမြတ်လက်ကျန်များ		၇,၉၈၂,၄၁၃	၅,၇၈၈,၅၇၈
		၃၂,၉၈၁,၅၄၃	၃၀,၇၈၇,၇၀၈
လက်ငင်းမဟုတ်သော ပေးရန်တာဝန်များ			
ချေးယူမှု	၁၆	၆,၅၉၆,၈၀၀	၄,၆၃၈,၅၉၂
လက်ငင်းပေးရန်တာဝန်များ			
ကုန်သွယ်မှု နှင့် အခြားပေးရန်ရှိမှုများ	၁၇	၁၂,၆၅၀,၄၀၆	၅,၉၂၅,၆၂၃
စရံနှင့်ကြိုတင်ငွေများ	၁၈	၁၅,၄၃၉,၅၀၀	၈,၃၂၆,၇၈၃
လျာထားချက်များ	၁၉	၄,၀၀၈,၁၉၀	၃,၆၅၈,၃၉၂
လျာထားအသုံးစရိတ်များ	၂၀	၁,၂၂၄,၄၀၂	၄,၀၈၈,၆၆၀
		၃၃,၃၂၂,၄၉၈	၂၁,၉၉၉,၄၅၈
		၇၂,၉၀၀,၈၄၁	၅၇,၄၂၅,၇၅၈

နောက်ဆက်တွဲမှတ်စုများသည် ဘဏ္ဍာရေးရှင်းတမ်းများ၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်ဟု မှတ်ယူရမည်။

(၁)


Director

Myanmar Agro Exchange Public Limited

(၂)

Director

Myanmar Agro Exchange Public Limited



(၁)

(၂)

Director

Myanmar Agro Exchange Public Limited

Aung Gyi

Chief Executive Officer
Myanmar Agro Exchange Public Limited

မြန်မာအက်ဂရီအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်

၂၀၂၅ ခုနှစ် ၊ မတ်လ (၃၁) ရက်နေ့ ကုန်ဆုံးသောကာလအတွက် ဝင်ငွေအလုံးစုံ ပါဝင်သောရှင်းတမ်း

	မှတ်စု	၂၀၂၅ ကျပ်ထောင်ပေါင်း	၂၀၂၄ ကျပ်ထောင်ပေါင်း
ဝင်ငွေ - အသားတင်	၂၁	၂၆,၆၉၃,၈၀၉	၂၄,၃၉၅,၇၅၃
ကုန်ရောင်းတန်ဖိုး	၂၃ (က)	(၁၃,၀၈၂,၄၄၆)	(၁၂,၀၂၀,၆၈၄)
အကြမ်းအမြတ်		၁၃,၆၁၁,၃၆၃	၁၂,၃၇၅,၀၆၉
အခြားဝင်ငွေ	၂၂	၂၇၅,၄၀၇	၂၆၁,၆၇၅
အသုံးစရိတ်များ			
- စီမံခန့်ခွဲမှု	၂၃ (ခ)	(၃,၁၉၀,၆၄၀)	(၂,၈၀၅,၉၅၈)
- အရောင်းမြှင့်တင်ခြင်း	၂၃ (ဂ)	(၃၀,၁၃၁)	(၁၂၅,၂၃၃)
- ဘဏ်စရိတ်များ	၂၃ (ဃ)	(၄၃၅,၇၆၃)	(၄၇၅,၈၃၈)
		၁၀,၂၃၀,၂၃၆	၉,၂၂၉,၇၁၅
YCDC အတွက်အမြတ်ဝေစု	၁၉	(၂,၅၅၉,၅၂၁)	(၂,၃၀၉,၀၁၃)
အခွန်မလျာထားမီအသားတင်အမြတ်		၇,၆၇၀,၇၁၅	၆,၉၂၀,၇၀၂
ဝင်ငွေခွန်	၁၄ (က)	(၇၁၅,၈၉၁)	(၁,၁၇၂,၂၀၇)
ဘဏ္ဍာရေးနှစ်အတွက်အမြတ်		၆,၉၅၄,၈၂၄	၅,၇၄၈,၄၉၅
ဘဏ္ဍာရေးနှစ်အတွက်အခြားဝင်ငွေအလုံးစုံ		—	—
ဘဏ္ဍာရေးနှစ်အတွက် စုစုပေါင်းဝင်ငွေအလုံးစုံ		၆,၉၅၄,၈၂၄	၅,၇၄၈,၄၉၅
ရှယ်ယာတစ်စု၏ဝင်ငွေ (တစ်စောင်လျှင်တန်ဖိုးကျပ်)			
ရှယ်ယာတစ်စု၏အခြေခံဝင်ငွေ	၂၆	၂၉၂	၂၄၁
ရှယ်ယာတစ်စု၏ အားပျော့စေသောဝင်ငွေ	၂၆	၂၉၂	၂၄၅

နောက်ဆက်တွဲမှတ်စုများသည် ဘဏ္ဍာရေးရှင်းတမ်းများ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်ဟု မှတ်ယူရမည်။

မြန်မာအက်ဂရီအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်

၂၀၂၅ ခုနှစ် ၊ မတ်လ (၃၁) ရက်နေ့ ကုန်ဆုံးသောကာလအတွက် အစုရှင်များ၏ပိုင်ဆိုင်ခွင့်များပြောင်းလဲမှု ရှင်းတမ်း

	ထုတ်ဝေပေးသွင်း ပြီးရင်းနှီးငွေ ကျပ်ထောင်ပေါင်း	Right share ထုတ်ဝေမှုအတွက် ကြိုတင်သွင်းငွေ ကျပ်ထောင်ပေါင်း	အမြတ်လက်ကျန် ကျပ်ထောင်ပေါင်း	စုစုပေါင်း ကျပ်ထောင်ပေါင်း
၂၀၂၄ ခုနှစ် ၊ ဧပြီလ (၁)ရက်	၂၄,၉၉၉,၁၃၀	-	၅,၇၈၈,၅၇၈	၃၀,၇၈၇,၇၀၈
ဘဏ္ဍာရေးအစီရင်ခံသည့်နှစ်အတွက်အမြတ်	-	-	၆,၉၅၄,၈၂၄	၆,၉၅၄,၈၂၄
ဘဏ္ဍာရေးအစီရင်ခံသည့်နှစ်အတွက်အခြားဝင်ငွေ	-	-	-	-
အလုံးစုံ				
ဘဏ္ဍာရေးကာလအတွက်စုစုပေါင်းဝင်ငွေအလုံးစုံ	၂၄,၉၉၉,၁၃၀	-	၁၂,၇၄၃,၄၀၂	၃၇,၇၄၂,၅၃၂
ပိုင်ရှင်များသို့ / ပိုင်ရှင်များထံမှ ထည့်ဝင်ငွေများ				
အမြတ်ဝေစု {(မှတ်စု ၂၄(က))}	-	-	(၄,၇၆၀,၉၈၉)	(၄,၇၆၀,၉၈၉)
	-	-	(၄,၇၆၀,၉၈၉)	(၄,၇၆၀,၉၈၉)
၂၀၂၅ ခုနှစ် ၊ မတ်လ (၃၁) ရက်	၂၄,၉၉၉,၁၃၀	-	၇,၉၈၂,၄၁၃	၃၂,၉၈၁,၅၄၃
၂၀၂၃ ခုနှစ် ၊ ဧပြီလ (၁)ရက်	၂၁,၇၅၃,၀၀၁	၁,၅၅၉,၀၀၂	၂,၈၉၆,၆၇၆	၂၆,၂၀၈,၆၇၉
နှစ်အတွင်းထပ်တိုးခြင်း	၁,၆၈၇,၁၂၇	-	-	၁,၆၈၇,၁၂၇
မှ/သို့ စာရင်းပြောင်းမှု	၁,၅၅၉,၀၀၂	(၁,၅၅၉,၀၀၂)	-	-
ဘဏ္ဍာရေးအစီရင်ခံသည့်နှစ်အတွက်အမြတ်	-	-	၅,၇၄၈,၄၉၅	၅,၇၄၈,၄၉၅
ဘဏ္ဍာရေးအစီရင်ခံသည့်နှစ်အတွက်အခြားဝင်ငွေ	-	-	-	-
အလုံးစုံ				
ဘဏ္ဍာရေးကာလအတွက်စုစုပေါင်းဝင်ငွေအလုံးစုံ	၂၄,၉၉၉,၁၃၀	-	၈,၆၄၅,၁၇၁	၃၃,၆၄၄,၃၀၁
ပိုင်ရှင်များသို့ / ပိုင်ရှင်များထံမှ ထည့်ဝင်ငွေများ				
အစုရှယ်ယာထုတ်ဝေခြင်း	-	-	-	-
အမြတ်ဝေစု (မှတ်စု ၂၄)	-	-	(၂,၈၅၆,၅၉၃)	(၂,၈၅၆,၅၉၃)
	-	-	(၂,၈၅၆,၅၉၃)	(၂,၈၅၆,၅၉၃)
၂၀၂၄ ခုနှစ် ၊ မတ်လ (၃၁) ရက်	၂၄,၉၉၉,၁၃၀	-	၅,၇၈၈,၅၇၈	၃၀,၇၈၇,၇၀၈

နောက်ဆက်တွဲမှတ်စုများသည် ဘဏ္ဍာရေးရှင်းတမ်းများ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်ဟု မှတ်ယူရမည်။

မြန်မာအက်ဂရီအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်

၂၀၂၅ ခုနှစ် ၊ မတ်လ (၃၁) ရက်နေ့ ကုန်ဆုံးသောကာလအတွက် ငွေသားစီးဆင်းမှုရှင်းတမ်း

မှတ်စု	၂၀၂၅ ကျပ်ထောင်ပေါင်း	၂၀၂၄ ကျပ်ထောင်ပေါင်း
လုပ်ငန်းဆောင်ရွက်ချက်များအရ ငွေသားစီးဆင်းမှုများ		
အခွန်မနှုတ်မီ အသားတင်အမြတ်	၇,၆၇၀,၇၁၅	၆,၉၂၀,၇၀၂
ကိုက်ညီရေးဆွဲချက်များ		
- တန်ဖိုးလျော့	၁,၃၇၃,၆၈၃	၁,၀၀၂,၅၅၃
- အတိုးရငွေ	(၁၃၂,၄၆၃)	(၁၂၁,၆၄၇)
- ထိတွေ့ပိုင်တွယ်၍မရသောပိုင်ဆိုင်ပစ္စည်းစာရင်းပယ်ဖျက်ခြင်း	-	(၁,၆၁၇)
လှည့်လည်ရင်းနှီးငွေပြောင်းလဲမှုမတိုင်ခင်လုပ်ငန်းဆောင်ရွက်ချက်အမြတ်	၈,၉၁၁,၉၃၅	၇,၇၉၆,၉၉၁
လှည့်လည်ရင်းနှီးငွေပြောင်းလဲမှုများ		
- ကုန်သွယ်မှုနှင့် အခြားရရန်ရှိသူများ	၃,၉၈၁,၇၀၈	(၅,၂၉၈,၄၈၄)
- ကြိုတင်ပေးငွေများ	၉၄၀,၉၇၁	(၄၂၈,၈၁၅)
- ကုန်လက်ကျန်များ	(၃၇၃,၂၂၂)	၁,၉၇၂,၄၃၆
- လုပ်ဆောင်ဆဲလုပ်ငန်းများ	(၄,၄၁၉,၂၅၀)	(၁၂,၃၀၈,၀၆၀)
- ကုန်သွယ်မှုနှင့် အခြားပေးရန်ရှိသူများ	၆,၆၉၁,၆၀၃	၄,၂၈၃,၅၈၆
- စရံနှင့်ကြိုတင်ငွေများ	၇,၁၁၂,၇၁၇	၈,၀၈၃,၇၈၂
- လျာထားချက်များ	(၄၁၅,၂၀၇)	၁,၂၃၉,၄၁၃
- လျာထားအသုံးစရိတ်များ	(၂,၈၆၄,၂၅၈)	-
လုပ်ငန်းဆောင်ရွက်ချက်များအရ ငွေသားစီးဝင်မှု	၁၉,၅၆၆,၉၉၇	၅,၃၄၃,၈၄၉
အတိုးရရှိမှု	၁၃၂,၄၆၃	၁၂၁,၆၄၇
ဝင်ငွေခွန်ပေးသွင်းမှု	(၇၁၀,၀၀၀)	(၁,၄၅၀,၀၀၀)
လုပ်ငန်းဆောင်ရွက်ချက်များအရ အသားတင်ငွေသားစီးဝင်မှု/အသုံးပြုမှု	၁၈,၉၈၉,၄၆၀	၄,၀၁၅,၄၉၆
ရင်းနှီးမြှုပ်နှံမှုလုပ်ဆောင်ချက်များအရ ငွေသားစီးဆင်းမှုများ		
ပုံသေပိုင်ပစ္စည်းရောင်းချခြင်းမှရငွေ	-	၂,၃၂၅
ရင်းနှီးမြှုပ်နှံထားသော ပိုင်ဆိုင်ပစ္စည်းများဝယ်ယူမှု (အဆောက်အဦများ)	(၇,၈၉၉,၉၁၆)	(၂၁,၁၉၇)
ပုံသေပိုင်ပစ္စည်းများဝယ်ယူမှု	(၅,၂၂၇,၆၉၈)	(၅,၇၄၅,၈၆၉)
ဆော့ဖ်ဝဲဝယ်ယူမှု	-	(၁,၇၀၀)
ရင်းနှီးမြှုပ်နှံမှုလုပ်ဆောင်ချက်များအရ အသားတင်ငွေသား အသုံးပြုမှု	(၁၃,၁၂၇,၆၁၄)	(၅,၇၆၆,၄၄၁)
ဘဏ္ဍာရေးဆောင်ရွက်ချက်များအရ ငွေသားစီးဆင်းမှုများ		
Right share ထုတ်ဝေမှု အတွက် ကြိုတင်သွင်းငွေများ	-	၁,၆၈၇,၁၂၇
ချေးယူမှုမှရငွေ	၃,၅၀၀,၀၀၀	၂,၅၀၀,၀၀၀
ချေးငွေပြန်ဆပ်မှု	(၁,၅၄၁,၇၉၂)	(၃၆၁,၄၀၈)
အစုရှယ်ယာရှင်များသို့အမြတ်ဝေစုပေးခြင်း	(၄,၇၂၇,၈၀၉)	(၂,၇၇၈,၂၃၈)
ဘဏ္ဍာရေးဆောင်ရွက်ချက်များအရ အသားတင်ငွေသား စီးဝင်မှု/(အသုံးပြုမှု)	(၂,၇၆၉,၆၀၁)	၁,၀၄၇,၄၈၁
ငွေသားအသားတင် အတိုး/(အလျော့)	၃,၀၉၂,၂၄၅	(၇၀၃,၄၆၄)
နှစ်အစရှိငွေ နှင့် ဘဏ်လက်ကျန်	၂,၅၅၂,၄၃၂	၃,၂၅၅,၈၉၆
နှစ်အဆုံးရှိငွေ နှင့် ဘဏ်လက်ကျန်	၅,၆၄၄,၆၇၇	၂,၅၅၂,၄၃၂

နောက်ဆက်တွဲမှတ်စုများသည် ဘဏ္ဍာရေးရှင်းတမ်းများ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်ဟု မှတ်ယူရမည်။

မြန်မာအက်ဂရီအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
ဘဏ္ဍာရေးရှင်းတမ်းများအပေါ် မှတ်စုများ
၂၀၂၅ ခုနှစ် မတ်လ (၃၁)ရက်

ဤမှတ်စုများသည် ဘဏ္ဍာရေးရှင်းတမ်းများ၏ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး ဘဏ္ဍာရေးရှင်းတမ်းများနှင့် အတူတကွ ဖတ်ရှုရမည် ဖြစ်ပါသည်။

၁။ အထွေထွေ

ပေးရန်တာဝန်ကန်သတ်ထားသော မြန်မာအက်ဂရီအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်ကို ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်တွင် ၂၀၁၅ခုနှစ် ၊ စက်တင်ဘာလ (၁၄) ရက်နေ့တွင် ဖွဲ့စည်းတည်ထောင် ခဲ့ပါသည်။ ကုမ္ပဏီ မှတ်ပုံတင်လက်မှတ် အမှတ် ၁၇၈၉/ ၂၀၁၅-၂၀၁၆ (ရန်ကုန်) ဖြင့် (၁၄.၉.၂၀၁၅) နေ့တွင် အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှ ထုတ်ပေးခဲ့ပါသည်။ ကုမ္ပဏီသည် မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေအသစ်အရ ပြန်လည်မှတ်ပုံတင်ပြီး ကုမ္ပဏီမှတ်ပုံတင်အမှတ်မှာ ၁၁၂၃၈၇၅၉၅ ဖြစ်ပါသည်။

ကုမ္ပဏီကို ကမကထပြုသူ (၁၁)ဦးဖြင့် တညင်းကုန်းလက်ကားဈေးကြီး တည်ဆောက်ရန်နှင့် စီမံခန့်ခွဲရန် ရည်ရွယ်၍ တည်ထောင်ခဲ့ပါသည်။ တညင်းကုန်းလက်ကားဈေးသည် အင်းစိန်မြို့နယ် ၊ ရွှေပြည်သာတံတားလမ်းနှင့် ပုလဲလမ်း ထောင့်တွင် တည်ရှိသည်။ ၂၀၁၅ခုနှစ် နှစ်ဦးပိုင်းတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (YCDC) မှ ပြုလုပ်သော တညင်းကုန်းလက်ကားဈေးစီမံကိန်း တည်ဆောက်ခွင့်နှင့် စီမံခန့်ခွဲခွင့်တင်ဒါကို အခြားတင်ဒါ တင်သွင်းသူများနှင့် အတူ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး (၃၁.၃.၂၀၁၅) နေ့တွင် ဒဂုံအင်တာနေရှင်နယ်လီမိတက် (DIL) က ရွေးချယ်ခံ ခဲ့ရပြီး တင်ဒါအောင်မြင်ခဲ့ပါသည်။ တင်ဒါပါစည်းကမ်းချက်များအရ DIL သည် စီမံကိန်း ဆောင်ရွက်ရန် အများပိုင် ကုမ္ပဏီတစ်ခု တည်ထောင်ဖွဲ့စည်းရာတွင် အဆိုပါကုမ္ပဏီ၌ DIL မှ အစုရှယ်ယာ ၄၅% ကို ကမကထ ပြုလုပ်သူ/ မူလတည်ထောင်သူ အနေဖြင့် ကနဦးမတည်ပြီး မြန်မာအက်ဂရီအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီ လီမိတက်ကို တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ ကုမ္ပဏီကို ဖွဲ့စည်းပြီးသည့် အခါတွင်လည်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၏ တညင်းကုန်းတင်ဒါစာလွှာပါ တင်ဒါလုပ်ငန်းလိုအပ်ချက် (၅-က)၊ (၁၆)အရ မူလတင်ဒါ အောင်မြင်ထားသူ DIL ကိုသာ အဓိကကန်ထရိုက်တာအဖြစ် တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်ပါသည်။

ကုမ္ပဏီအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ YCDC မှ မြေဧရိယာ ၈၂.၇၈ ဧကအား ကနဦးနှစ် (၅၀) ၊ တိုးချဲ့နှစ် (၂၀) ဖြင့်ငှားရမ်းပြီး တညင်းကုန်းလက်ကားဈေးကြီး စီမံကိန်းကို တည်ဆောက်အကောင်အထည်ဖော်ရန် ရင်းနှီးမြှုပ်နှံ ထားပါသည်။လုပ်ငန်းပင်မအဆောက်အအုံများဖြစ်သည့် ဈေးရုံကြီးများတည်ဆောက်ရေး လုပ်ငန်းပြီးစီးပါက လက်ကားဈေးကြီး ဖွင့်လှစ် လည်ပတ်ခြင်း စီမံခန့်ခွဲမှုကိစ္စအဝဝကို ကုမ္ပဏီမှ မြေငှားရမ်း ကာလအတိုင်း ဆောင်ရွက် သွားမည် ဖြစ်ပါသည်။

မှတ်ပုံတင်ထားသော ကုမ္ပဏီ၏လိပ်စာသည် အမှတ် (၂၆၂-၂၆၄) ၊ပြည်လမ်း ၊ ဒဂုံစင်တာ ၊ Block (အေ) ၊ (၄) လွှာ ၊ မြေနီကုန်း ၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့ ဖြစ်ပါသည်။

ကုမ္ပဏီသည် ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၅) ရက်နေ့တွင် မြန်မာရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံမှ ခွင့်ပြုချက်ရရှိခဲ့ပြီးဖြစ်၍ ထိုနေ့မှစ၍ ဝင်ငွေခွန်ကင်းလွတ်ခွင့် ရရှိခဲ့ပါသည်။ ယင်းဝင်ငွေခွန်ကင်းလွတ်ခွင့်သည် ၂၀၂၁ ခုနှစ် ဇွန်လတွင် ကုန်ဆုံးခဲ့ပါသည်။

ကုမ္ပဏီသည် ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ရန် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့တွင် ခွင့်ပြုချက်ရရှိခဲ့ပါသည်။ စတော့အိတ်ချိန်းဝင်သည့်နေ့စွဲမှာ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၃ ရက်ဖြစ်ပါသည်။ စတော့အိတ်ချိန်းဝင်ပြီးနောက်ကုမ္ပဏီသည် ဝင်ငွေခွန်ကို ၁၇ ရာခိုင်နှုန်းသာပေးဆောင်ရပါသည်။

မြန်မာအက်ဂရီအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
ဘဏ္ဍာရေးရှင်းတမ်းများအပေါ် မှတ်စုများ
၂၀၂၅ ခုနှစ် မတ်လ (၃၁)ရက်

၂။ အရေးပါသော စာရင်းပိုင်းဆိုင်ရာ မူဝါဒများအကျဉ်းချုပ်

ဘဏ္ဍာရေးရှင်းတမ်းများတွင် တသမတ်တည်း ကျင့်သုံးခဲ့သော အဓိကကျသည့် စာရင်းမူဝါဒများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

(က) စာရင်းရေးဆွဲခြင်းဆိုင်ရာအခြေခံမူများ

ပူးတွဲပါ ဘဏ္ဍာရေးရှင်းတမ်းကို မြန်မာဘဏ္ဍာရေးအစီရင်ခံခြင်းဆိုင်ရာစံများ (Myanmar Financial Reporting Standards) နှင့်အညီ ဖော်ပြထားပါသည်။ ဘဏ္ဍာရေးရှင်းတမ်းကို ပြီးခဲ့သည့် ဖြစ်ရပ်များအပေါ် အခြေခံသည့် လုပ်ရိုးလုပ်စဉ်(Historical Cost Convention) အရမူရင်းတန်ဖိုးရေးဆွဲဖော်ပြထားပါသည်။

(ခ) နိုင်ငံခြားငွေကြေးအား ပြောင်းလဲသတ်မှတ်ခြင်း

(၁) လုပ်ငန်းလုပ်ဆောင်သည့် ငွေကြေးနှင့် စာရင်းတင် ဖော်ပြသည့်ငွေကြေး

ကုမ္ပဏီမှ လုပ်ငန်းများဆောင်ရွက်ရာတွင် အဓိကကျသော စီးပွားရေးပတ်ဝန်းကျင်၏ ငွေကြေးဖြစ်သော မြန်မာကျပ်ငွေကို လုပ်ငန်းဆောင်ရွက်သည့် ငွေကြေး (the “Functional Currency”) ဟု သတ်မှတ်ပါသည်။ ဘဏ္ဍာရေးရှင်းတမ်းကို ကုမ္ပဏီ၏ လုပ်ငန်းလုပ်ဆောင်သည့်ငွေကြေးပမာဏဖြစ်သော မြန်မာကျပ်ငွေဖြင့် ဖော်ပြထားပါသည်။

(၂) လုပ်ငန်းဆောင်ရွက်ချက်နှင့် စာရင်းလက်ကျန်များ

နိုင်ငံခြားငွေဖြင့် ပြုလုပ်သော လုပ်ငန်းဆောင်ရွက်ချက်များသည် လုပ်ဆောင်ချက်ဖြစ်ပေါ်သည့် နေ့တွင် ရှိသော ငွေလဲနှုန်းဖြင့် လုပ်ငန်းဆောင်ရွက်သည့် ငွေကြေးအဖြစ်သို့ ပြောင်းလဲထားပါသည်။ နိုင်ငံခြားငွေဖြင့် ဖော်ပြသော ငွေကြေးနှင့်ဆိုင်သည့် ပိုင်ဆိုင်ပစ္စည်းနှင့် ပေးရန်တာဝန်များကို ဘဏ္ဍာရေးနှစ် ကုန်ဆုံးချိန်ရှိ ငွေလဲနှုန်းဖြင့် ပြောင်းလဲချက်နှင့်၊ ၎င်းနိုင်ငံခြားငွေကြေး များကို စာရင်းရှင်းလင်းရာမှ ဖြစ်ပေါ်လာသော နိုင်ငံခြားငွေ ဖြစ်ပေါ်သောအမြတ် ၊ အရှုံးများကို ဝင်ငွေရှင်းတမ်းတွင် စာရင်းရေးသွင်း ပါသည်။

(ဂ) ရင်းနှီးမြှုပ်နှံထားသော ပိုင်ဆိုင်ပစ္စည်းများ

ရင်းနှီးမြှုပ်နှံထားသော ပိုင်ဆိုင်ပစ္စည်းများမှာ ငှားရမ်းခရရန် / သို့မဟုတ် ရင်းနှီးငွေတိုးစေရန် (သို့မဟုတ်နှစ်ရပ်လုံး) ကိုင်ဆောင်ထားသော ပိုင်ဆိုင်ပစ္စည်းများဖြစ်သည်။ ရင်းနှီးမြှုပ်နှံထားသော ပိုင်ဆိုင်ပစ္စည်းများကို မူရင်းတန်ဖိုးဖြင့် ကနဦးစာရင်း ရေးသွင်းပြီး ဆက်လက်၍ မူရင်းတန်ဖိုးမှ စုစုပေါင်းတန်ဖိုးလျော့နှင့် စုစုပေါင်း ချွတ်ယွင်းပြုန်းတီးမှု တန်ဖိုးကိုနှုတ်၍ တန်ဖိုးသယ်ဆောင်ဖော်ပြပါသည်။

ရင်းနှီးမြှုပ်နှံထားသောပိုင်ဆိုင်ပစ္စည်းများ၏ သက်တမ်းကုန်တန်ဖိုးများ၊ အသုံးဝင်သက်တမ်းများနှင့် တန်ဖိုးလျော့ နည်းကို လက်ကျန်ရှင်းတမ်း ရေးဆွဲသောနေ့တိုင်းတွင် ပြန်လည်သုံးသပ်၍ လိုအပ်သလို ညှိနှိုင်းသည်။ ပြောင်းလဲမှု များရှိသည့်အခါ ယင်းတို့၏ အကျိုးသက်ရောက်မှုများကို အရှုံးအမြတ်စာရင်းတွင် ဖော်ပြသည်။

အဓိကကျသော ပြုပြင်မွမ်းမံမှုစရိတ်များကို မတည်အသုံးစရိတ်အဖြစ် စာရင်းသွင်းပြီး အစားထိုး အစိတ်အပိုင်းများ၏ သယ်ဆောင်တန်ဖိုးများကို အရှုံးအမြတ်စာရင်းတွင် ရေးသွင်းသည်။ ပြုပြင်ထိန်းသိမ်းမှုစရိတ်နှင့် အသေးစားစရိတ် တိုးမြှင့်မှုများ ကုန်ကျသည့်အခါ၌ အရှုံးအမြတ် စာရင်းတွင်ရေးသွင်းသည်။

မြန်မာအက်ဂရီအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
ဘဏ္ဍာရေးရှင်းတမ်းများအပေါ် မှတ်စုများ
၂၀၂၅ ခုနှစ် မတ်လ (၃၁)ရက်

၂။ အရေးပါသော စာရင်းပိုင်းဆိုင်ရာ မူဝါဒများအကျဉ်းချုပ် (အဆက်)

(ဂ) ရင်းနှီးမြှုပ်နှံထားသော ပိုင်ဆိုင်ပစ္စည်းများ (အဆက်)

တန်ဖိုးလျော့ကို Straight-line method ဖြင့် တွက်ချက်၍ တန်ဖိုးလျော့ပမာဏကို ခန့်မှန်းအသုံးဝင်သက်တမ်း နှစ် (၅၀) သတ်မှတ်ခဲ့ဝေကျခံသည်။

ရင်းနှီးမြှုပ်နှံထားသော ပိုင်ဆိုင်ပစ္စည်းတစ်ခု၏ ထုခွဲရောင်းချခြင်းနှင့်စပ်လျဉ်း၍ လက်ကျန်တန်ဖိုးနှင့် ထုခွဲရောင်းချခြင်းမှ ရငွေတို့၏ ခြားနားချက်ကို အရှုံးအမြတ်စာရင်းတွင် ရေးသွင်းသည်။

(ဃ) ပုံသေပိုင်ပစ္စည်း

ပုံသေပိုင်ပစ္စည်းများအားလုံးကို မူရင်းတန်ဖိုးဖြင့် ဦးစွာ စာရင်းဖော်ပြသည်။ ယင်းသို့စာရင်းဖော်ပြပြီးနောက် ယင်းပုံသေပိုင်ပစ္စည်းများကို မူရင်းတန်ဖိုးမှ စုစုပေါင်းတန်ဖိုးလျော့နှင့် စုစုပေါင်းချွတ်ယွင်းပြုန်းတီးမှုတန်ဖိုးများ နှုတ်၍ တိုင်းတာသည်။ မူရင်းတန်ဖိုးတွင် ပုံသေပိုင်ပစ္စည်းများကို အစားထိုးစရိတ်များ ပါဝင်သည်။ ပုံသေပိုင်ပစ္စည်းတစ်ခု၏ စရိတ်ကို ယင်းပစ္စည်းနှင့်ဆက်စပ်နေသော အနာဂတ်စီးပွားရေးအကျိုးအမြတ်များ ကုမ္ပဏီသို့ စီးဝင်ရန်နှင့် ယင်းပစ္စည်း၏ စရိတ်ကို ခိုင်လုံစွာ တိုင်းတာနိုင်သည့်အခါမှသာ စာရင်းရေးသွင်းသည်။

ကြားကာလတွင် ပုံသေပိုင်ပစ္စည်း၏အဓိကအစိတ်အပိုင်းများကို အစားထိုးရန် လိုအပ်သောအခါ ကုမ္ပဏီသည် ယင်းအစိတ်အပိုင်းများကို ပုံသေပိုင်ပစ္စည်းတစ်ခုစီအဖြစ် တိကျသော အသုံးဝင်သက်တမ်းများ၊ တန်ဖိုးလျော့တို့ဖြင့် အသီးသီး စာရင်းဖော်ဆောင်သည်။ ထို့အတူ အဓိကကျသော စစ်ဆေးမှုကို ပြုလုပ်သောအခါ စာရင်းရေးသွင်းရန် စံများပြည့်မီပါက ၎င်းကုန်ကျစရိတ်ကို ပုံသေပိုင်ပစ္စည်း၏ သယ်ဆောင်တန်ဖိုးတွင် အစားထိုးစရိတ်အဖြစ် စာရင်း ရေးသွင်းသည်။ အခြားသော ပြုပြင်ထိန်းသိမ်းမှုစရိတ်များကို ကုန်ကျသည့်အခါ၌ အရှုံးအမြတ်စာရင်းတွင် ရေးသွင်းသည်။

တန်ဖိုးလျော့ကို ပုံသေပိုင်ဆိုင်ပစ္စည်း၏ ခန့်မှန်းအသုံးဝင်မှု သက်တမ်းအပေါ်တွင် မူတည်၍ Straight-line method ဖြင့် တွက်ချက်ထားပါသည်။

	အသုံးဝင်မှုသက်တမ်းနှစ်များ
ပရိဘောဂပစ္စည်းများ	၃
ရုံးသုံးပစ္စည်းကိရိယာများ	၂ - ၃
မော်တော်ယာဉ်	၅
MPT ဖုန်းလိုင်း	၅
ရုံးအဆောက်အဦး	၄၅-၅၅
ကားရပ်နားနေရာထိန်းချုပ်မှုစနစ်	၃
မီးတိုင်နှင့် မီးတိုင်ဆက်စပ်ပစ္စည်းများ	၅
ရွှေ့ပြောင်းဈေးဆိုင်ခန်းငယ်	၃
လုပ်ငန်းခွင်သုံးကိရိယာ	၃
ဆိုလာစနစ်	၁၆
Development cost	၅၀

မြန်မာအက်ဂရီအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
ဘဏ္ဍာရေးရှင်းတမ်းများအပေါ် မှတ်စုများ
၂၀၂၅ ခုနှစ် မတ်လ (၃၁)ရက်

၂။ အရေးပါသော စာရင်းပိုင်းဆိုင်ရာ မူဝါဒများအကျဉ်းချုပ် (အဆက်)

(င) ထိတွေ့ကိုင်တွယ်၍မရသောပိုင်ဆိုင်ပစ္စည်း

သတ်မှတ်၍မရသော သက်တမ်းရှိသည့် နာမည်ကောင်းတန်ဖိုးမှလွဲ၍ intangible asset တစ်ခုကို ယင်း၏ မူရင်းတန်ဖိုးမှ တန်ဖိုးလျော့နှင့် အခြားလျော့ရမည့်တန်ဖိုး (ရှိပါက) ကိုနှုတ်၍ ဖော်ပြပါသည်။

တန်ဖိုးလျော့သည့်နည်းလမ်းမှာ Straight-line method ပေါ် အခြေခံသည်။

Market operation system
E commerce system

ခန့်မှန်းအသုံးဝင်သက်တမ်း
၃ နှစ်
၃ နှစ်

(စ) ငွေနှင့်ငွေသားညီမျှခြင်းလက်ကျန်များ

ငွေနှင့် ငွေသားညီမျှခြင်းလက်ကျန်များတွင် လက်ဝယ်ရှိငွေသားလက်ကျန်နှင့် ဘဏ်ရှိငွေလက်ကျန်များ ပါဝင်ပါသည်။

(ဆ) ကုန်လက်ကျန်များ

ကုန်လက်ကျန်တန်ဖိုးကို ကုန်ကျစရိတ်နှင့် အသားတင်ရောင်းရငွေတို့အနက် နည်းသောပမာဏဖြင့် စာရင်း ဖော်ဆောင်ပါသည်။ ပစ္စည်းတန်ဖိုးကို first-in , first-out နည်းကိုသုံး၍ သတ်မှတ်သည်။ ကုန်ချောတန်ဖိုးနှင့် လုပ်ဆဲအလုပ်တွင် ကုန်ကြမ်းတန်ဖိုးများ၊ တိုက်ရိုက်အလုပ်သမားစရိတ် ၊ အခြားတိုက်ရိုက် ကုန်ကျစရိတ်များနှင့် ဆက်စပ်ထုတ်လုပ် ကုန်ကျစရိတ်များ (ပုံမှန်လုပ်ငန်းစွမ်းဆောင်မှုအပေါ်အခြေခံ၍) နှင့် ချေးငွေစရိတ်များ ပါဝင် ပါသည်။ မူရင်းတန်ဖိုးတွင် နိုင်ငံခြားငွေကြေးဖြင့် ကုန်ဝယ်ယူမှုအတွက် ငွေသားနှင့်သက်ဆိုင်သော အန္တရာယ် ကင်းရှင်းမှုရှိစေရန် ပြုလုပ်ထားမှုအပေါ် ပေါ်ထွက်လာသော မည့်သည့်အရှုံးအမြတ်များမဆို ပါဝင်ပါသည်။ အသားတင် အရောင်းတန်ဖိုး ဆိုသည်မှာ ခန့်မှန်းရောင်းဈေးမှ သာမန်စီးပွားရေးလုပ်ငန်းတစ်ခုတွင် ပြီးဆုံးသည်အထိ ခန့်မှန်းကုန်ကျစရိတ်နှင့် တိုက်ရိုက်ဖြစ်သော အရောင်းကုန်ကျစရိတ်များ အားလုံး နုတ်ပြီးထားသောတန်ဖိုးဖြစ်ပါ သည်။

(ဇ) ကုန်သွယ်မှုနှင့် အခြားရရန်ရှိများ

ကုန်သွယ်မှုနှင့် အခြားရရန်ရှိများကို ဦးစွာ ကာလတန်ဖိုးဖြင့် စာရင်းရေးသွင်းပြီးနောက် effective interest method ကို အသုံးပြု၍ နောက်ပိုင်းကာလတွင် လျော့ချပြီးတန်ဖိုးမှ ပျက်စီးဆုံးရှုံးမှုအတွက် လျာထားသော တန်ဖိုးကိုနှုတ်၍ စာရင်းသယံဆောင်ပါသည်။ ရပိုင်ခွင့်လျော့ကျသွားသည့် အထောက်အထား ခိုင်လုံသောအခါ ခန့်မှန်း၍ရသော ပြန်မရနိုင်သည့် ပမာဏများအတွက် သင့်လျော်သော စရိတ်များကို အရှုံးအမြတ်စာရင်းတွင် ထည့်သွင်းသည်။

မြန်မာအက်ဂရီအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
ဘဏ္ဍာရေးရှင်းတမ်းများအပေါ် မှတ်စုများ
၂၀၂၅ ခုနှစ် မတ်လ (၃၁)ရက်

၂။ အရေးပါသော စာရင်းပိုင်းဆိုင်ရာ မူဝါဒများအကျဉ်းချုပ် (အဆက်)

(ဈ) ဆိုင်းငံ့ထားသောအခွန်

ဆိုင်းငံ့ထားသောအခွန်ကို အခွန်ဥပဒေအရ တွက်ချက်ရရှိသော ပုံသေပိုင်ပစ္စည်း၏ သယ်ဆောင်တန်ဖိုးနှင့် ဘဏ္ဍာရေးရှင်းတမ်းရှိပုံသေပိုင်ပစ္စည်း၏ သယ်ဆောင်တန်ဖိုးကိုခြားနားသည့်အခါမှ ရရှိလာသော ယာယီကွာခြားချက်များ အပေါ်တွင် ဝင်ငွေခွန်နှုန်းထားဖြင့်တွက်ချက်ထားပါသည်။

ဆိုင်းငံ့ထားသော ရရန်နှင့်ပေးရန် အခွန်များနှင့်ပတ်သက်၍ လက်ရှိဘဏ္ဍာရေးနှစ် အတွက် ဝင်ငွေခွန်ရပိုင်ခွင့် နှင့် ပေးရန်တာဝန်ကို ဥပဒေနှင့်အညီ ခုနှစ်ခွင့်ရရှိထားသောအခါနှင့် အခွန်အာဏာပိုင်တူညီသောအခါမှသာ ခုနှစ်ပါသည်။

(ည) ကုန်သွယ်မှုနှင့် အခြားပေးရန်ရှိသူများ

ကုန်သွယ်မှုနှင့် အခြားပေးရန်ရှိသူများသည် ဘဏ္ဍာရေးနှစ်မကုန်ဆုံးမီ မပေးချေရသေးသော ကုမ္ပဏီသို့ပေးပို့ထားသည့် ကုန်စည်နှင့်ဝန်ဆောင်မှုများအတွက် ပေးရန်ရှိသူများဖြစ်ပါသည်။ ပေးချေမှုသည် တစ်နှစ်အတွင်း (သို့မဟုတ်) တစ်နှစ်အောက် (သို့မဟုတ် ပို၍ကြာရှည်ပါက ပုံမှန်လုပ်ငန်းလည်ပတ်သည့်ကာလ) အတွင်းဖြစ်ပါက ၎င်းတို့ကို လက်ငင်းပေးရန် တာဝန်များအဖြစ် ဖော်ပြပါသည်။ ထိုသို့မဟုတ်ပါက လက်ငင်းမဟုတ်သော ပေးရန်တာဝန်များ အဖြစ် ဖော်ပြပါသည်။

ကုန်သွယ်မှုနှင့် အခြားပေးရန်ရှိသူများကို ဈေးကွက်ပေါက်ဈေးဖြင့် ကနဦးစာရင်းရေးသွင်းပြီးနောက် effective interest method ကို အသုံးပြု၍ နောက်ပိုင်းကာလတွင် လျော့ချပြီးတန်ဖိုးဖြင့် စာရင်းသယ်ဆောင်ပါသည်။

(ဋ) လျာထားငွေများ

ပြီးခဲ့သော အဖြစ်အပျက်တစ်ခု၏ အကျိုးရလဒ်အဖြစ် လက်ရှိပေးရန်တာဝန်ရှိသောအခါ (တရားဥပဒေအရ သို့မဟုတ် အပြုသဘောအရ) ကုမ္ပဏီသည် လျာထားငွေများအဖြစ် ပေးရန်တာဝန်ရှိသောငွေများကို ပေးချေရန်အတွက် လုပ်ငန်း၏ အရင်းအမြစ်များစီးထွက်ရန် အလားအလာရှိပြီး ပေးချေရမည့်ပမာဏကို တိကျမှန်ကန်စွာ ခန့်မှန်းနိုင်ရမည်။ အနာဂတ်လုပ်ငန်း၏ ဆောင်ရွက်ချက်ဆုံးရှုံးမှုများကို လျာထားငွေများအဖြစ် မသတ်မှတ်ပါ။

(ဌ) ထုတ်ဝေပေးသွင်းပြီး ရှယ်ယာရင်းနှီးငွေ

သာမန်အစုရှယ်ယာများကို အစုရှင်များ၏ ပိုင်ဆိုင်ခွင့်များအဖြစ် အမျိုးအစား သတ်မှတ်ထားပါသည်။ သာမန်အစုရှယ်ယာ ထုတ်ပေးခြင်းနှင့် တိုက်ရိုက်သက်ဆိုင်သော စရိတ်များကို အစုရှင်များ၏ ပိုင်ဆိုင်ခွင့်များမှ နှုတ်၍ စာရင်းဖော်ဆောင် ပါသည်။ ကျသင့်အခွန်မှန်သမျှ နှုတ်ပြီးသော အသားတင်ဖြစ်ပါသည်။

မြန်မာအက်ဂရီအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
ဘဏ္ဍာရေးရှင်းတမ်းများအပေါ် မှတ်စုများ
၂၀၂၅ ခုနှစ် မတ်လ (၃၁)ရက်

၂။ အရေးပါသော စာရင်းပိုင်းဆိုင်ရာ မူဝါဒများအကျဉ်းချုပ် (အဆက်)

(ခ) အမြတ်ဝေစု

ကုမ္ပဏီ၏အစုရှင်များအား အမြတ်ဝေစုပေးရန် သဘောတူခွင့်ပြုပြီးသည့်အခါမှသာ ၎င်းအမြတ်ဝေစုများကို စာရင်းရေး သွင်းသည်။

(ဗ) ဝင်ငွေခွန်များ

ပြီးခဲ့သောကာလနှင့် လက်ရှိကာလများအတွက် ဝင်ငွေခွန်ကို ဘဏ္ဍာရေးအခြေအနေပြရှင်းတမ်းနေ့တွင် ပြဌာန်းထားသော သို့မဟုတ် နောက်ပိုင်းပြဌာန်းထားသော အခွန်နှုန်းထားများနှင့်အညီ လိုက်နာလျက် အခွန်ဌာနသို့ ပေးချေရမည့် ပမာဏ သို့မဟုတ် အခွန်ဌာနမှ ပြန်လည်အမ်းရန်ရှိသည့် ပမာဏကို စာရင်းဖော်ဆောင်သည်။

(ဏ) ဝင်ငွေ

ဝင်ငွေအဖြစ်အောက်ပါအတိုင်းစာရင်းရေးသွင်းပါသည်။

(၁) လုံးချင်းအိမ်ယာရောင်းချခြင်းများအတွက် ဆောက်လုပ်မှု ၈၀ ရာခိုင်နှုန်းပြီးစီးခြင်း သို့မဟုတ် ဝယ်ယူထံမှ အရောင်းတန်ဖိုး၏ ၈၀ ရာခိုင်နှုန်းငွေရရှိသည့်အခါ ဝင်ငွေအဖြစ်စာရင်းရေးသွင်းပါသည်။

(၂) အလယ်အလတ်လက်ကားဈေးရုံဆိုင်ခန်းများအတွက် ပြီးစီးမှုရာခိုင်နှုန်းကိုအသုံးပြု၍ ဝင်ငွေအဖြစ်စာရင်းရေးသွင်းပါသည်။

(၃) ကျန်သောဝင်ငွေများအတွက် ဝင်ငွေကို accrual basis ဖြင့် စာရင်းရေးသွင်းပါသည်။ ဝင်ငွေတွင် ကုမ္ပဏီ၏ပုံမှန်လုပ်ငန်းဆောင်ရွက်ချက်အရ ကုန်အရောင်းနှင့် ဝန်ဆောင်မှုဆောင်ရွက်ပေးခြင်းအတွက် ရရှိခဲ့ခြင်း သို့မဟုတ် ရရန်ရှိ၏ တန်ဖိုးများ ပါဝင်ပါသည်။

(တ) နှိုင်းယှဉ်ဖော်ပြချက်

လိုအပ်သည့်အခါတွင် နှိုင်းယှဉ်ဖော်ပြထားသော ကိန်းဂဏန်းများကို လက်ရှိနှစ်၏ တင်ပြသော ပြောင်းလဲချက်များနှင့် အညီ ဖြစ်စေရန် ညှိနှိုင်းထားပါသည်။

မြန်မာအက်ဂရီအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
ဘဏ္ဍာရေးရှင်းတမ်းများအပေါ် မှတ်စုများ
၂၀၂၅ ခုနှစ် မတ်လ (၃၁)ရက်

၃။ အရေးပါသော စာရင်းပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်များနှင့် ခန့်မှန်းချက်များ

မြန်မာနိုင်ငံ ဘဏ္ဍာရေးအစီရင်ခံခြင်းဆိုင်ရာစံများနှင့်အညီ ဘဏ္ဍာရေးရှင်းတမ်းများကို ပြုစုရာတွင် စီမံခန့်ခွဲရေးတွင် တာဝန်ရှိသူ များသည် စာရင်းကာလတစ်ခုစီ ကုန်ဆုံးသည့်အချိန်တွင် အစီရင်ခံစာပါ ရပိုင်ခွင့်များ၊ ပေးရန်တာဝန်များ ၊ ဝင်ငွေများ ၊ အသုံးစရိတ်များ နှင့် အလားအလာရှိသော ပေးရန်တာဝန်များ၏ ဖော်ပြချက်ကို အကျိုးသက်ရောက်စေသော ခန့်မှန်းခြေများနှင့် ယူဆချက်များကို ပြုလုပ်ရပါသည်။ သို့ရာတွင် ထိုခန့်မှန်းခြေများနှင့် ယူဆချက်များ၏ မသေချာမရေရာမှုကြောင့် အနာဂတ်ကာလများတွင် ရပိုင်ခွင့်နှင့် ပေးရန်တာဝန်၏ သယ်ဆောင်တန်ဖိုးကို အရေးပါသော စာရင်းညှိနှိုင်းမှုတစ်ခု ပြုလုပ်ရန် လိုအပ်စေနိုင်ပါသည်။

၄။ Financial Risk Management

ကုမ္ပဏီ၏ financial risk management မူဝါဒသည် ၎င်း၏ risk များကို စီမံခန့်ခွဲရာတွင် လုံလောက်သော ဘဏ္ဍာရေး အရင်းအမြစ်များသည် ကုမ္ပဏီ၏ လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုအတွက် ရရှိကြောင်း သေချာမှုရှိစေရန် ဖြစ်သည်။ ကုမ္ပဏီက ရင်ဆိုင်ရသော financial risk များ၏ အဓိကနယ်ပယ်များနှင့် ယင်း risk များနှင့် ပတ်သက်သည့် မူဝါဒများကို အောက်ပါအတိုင်း ချမှတ်ထားပါသည်။

(က) Foreign exchange risk

အစီရင်ခံသည့်ကာလအတွင်း Foreign exchange risk မရှိပါ။ ကုမ္ပဏီသည် နိုင်ငံခြားငွေကြေးလဲလှယ်နှုန်း အတက်အကျအတွက် မမျှော်မှန်းနိုင်သော ဆုံးရှုံးမှုများမှ ရှောင်ရှားရန် နိုင်ငံခြားငွေကြေးဖြင့် ထားရှိသော ဘဏ်လက်ကျန်ကို အနည်းဆုံးဖြစ်စေရန် လျော့ချခဲ့ပါသည်။

(ခ) Credit risk

စာရင်းတင်ထားသည့် ဘဏ္ဍာရေးရပိုင်ခွင့်များနှင့် ဆက်နွှယ်သည့် အများဆုံး credit risk မှာ လက်ကျန်ရှင်းတမ်းတွင် ဖော်ပြထားသည့် ငွေပမာဏ (carrying amount) ဖြစ်ပါသည်။ သို့သော်ကုမ္ပဏီအုပ်စုက ယင်း risk ကို အနည်းဆုံး ဖြစ်အောင် ဆောင်ရွက်ရန် မူဝါဒများ ချမှတ်ထားပြီးဖြစ်ပါသည်။

(ဂ) Market risk

ကုမ္ပဏီသည် ရန်ကုန်မြို့တွင် လုပ်ငန်းဆောင်ရွက်နေပြီး ဈေးကွက်ဆိုင်ရာ ယှဉ်ပြိုင်မှုနှင့်စပ်လျဉ်းသည့် စွန့်စားမှု တစ်စုံ တစ်ရာ မရှိပါ။

မြန်မာအက်ဂရီအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
ဘဏ္ဍာရေးရှင်းတမ်းများအပေါ် မှတ်စုများ
၂၀၂၅ ခုနှစ် မတ်လ (၃၁)ရက်

၄။ Financial Risk Management (အဆက်)

(ဃ) Liquidity and cash flow risks

ငွေသားစီးဆင်းမှု အတက်အကျ၏ အကျိုးသက်ရောက်မှုကို လျော့နည်းစေရန်နှင့် လုပ်ငန်းအတွက် လိုအပ်သည့် ငွေကြေးထောက်ပံ့နိုင်ရန် ဒါရိုက်တာများမှ လုံလောက်မှုရှိသည်ဟု ယူဆသော လက်ကျန်ငွေများကို ကုမ္ပဏီမှ စောင့်ကြည့် ထိန်းသိမ်းထားရှိပါသည်။

၅။ Capital management

ကုမ္ပဏီသည် မတည်ငွေရင်းများ စီမံခန့်ခွဲရာတွင် ထားရှိသော အဓိကရည်ရွယ်ချက်များမှာ လုံလောက်သော လုပ်ငန်းလည်ပတ် ငွေကို ကာကွယ်ထိန်းသိမ်းနိုင်ပြီး လုပ်ငန်းစဉ်ဆက်မပြတ် ဆက်လက်လုပ်ဆောင်နိုင်ရန် ဖြစ်ပါသည်။

ကုမ္ပဏီသည် ၎င်း၏ ရင်းနှီးငွေ ဖွဲ့စည်းမှုများကို စီမံခန့်ခွဲပြီး ၎င်း၏ ငွေရေးကြေးရေး ပေးရန်တာဝန်များကို ပေးရန် စေ့ရောက်သည့်အခါ ပေးချေနိုင်ရန် သေချာမှုရှိစေရန် ဆောင်ရွက်သည်။

၆။ ရင်းနှီးမြှုပ်နှံထားသော ပိုင်ဆိုင်ပစ္စည်းများ (အဆောက်အဦများ)

	၂၀၂၅ ကျပ်ထောင်ပေါင်း	၂၀၂၄ ကျပ်ထောင်ပေါင်း
မူရင်းတန်ဖိုး		
နှစ်စရှိတန်ဖိုး	၁၃,၀၂၃,၃၇၂	၁၃,၀၀၂,၁၇၅
အသစ်ဝယ်ခြင်း	၇,၈၉၉,၉၁၆	၂၁,၁၉၇
နှစ်ဆုံးရှိတန်ဖိုး	၂၀,၉၂၃,၂၈၈	၁၃,၀၂၃,၃၇၂
စုစုပေါင်းတန်ဖိုးလျော့နှင့် ချွတ်ယွင်းပြုန်းတီးမှုတန်ဖိုး		
နှစ်စရှိတန်ဖိုး	၁,၄၅၈,၆၄၂	၁,၁၈၃,၀၃၄
တန်ဖိုးလျော့	၃၃၅,၂၈၆	၂၇၅,၆၀၈
နှစ်ဆုံးရှိတန်ဖိုး	၁,၇၉၃,၉၂၈	၁,၄၅၈,၆၄၂
အသားတင်တန်ဖိုး	၁၉,၁၂၉,၃၆၀	၁၁,၅၆၄,၇၃၀

ရင်းနှီးမြှုပ်နှံထားသော ပိုင်ဆိုင်ပစ္စည်းများကို ဆက်နွယ်ပတ်သက်မှုမရှိသော သူများသို့ ငှားရမ်းသည်။

မြန်မာအက်ဂရီအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
ဘဏ္ဍာရေးရှင်းတမ်းများအပေါ် မှတ်စုများ
၂၀၂၅ ခုနှစ် မတ်လ (၃၁)ရက်

၆။ ရင်းနှီးမြှုပ်နှံထားသော ပိုင်ဆိုင်ပစ္စည်းများ (အဆောက်အဦးများ) (အဆက်)

ချေးငွေအတွက် ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံထားသော ပိုင်ဆိုင်ပစ္စည်းများ (အဆောက်အဦး)ကို အာမခံအဖြစ်ထားရှိပါသည်။
(မှတ်စု ၁၆)

အောက်ပါ ပမာဏများကို အရှုံးအမြတ်စာရင်းတွင် စာရင်းဖော်ဆောင်သည်။

	၂၀၂၅ ကျပ်ထောင်ပေါင်း	၂၀၂၄ ကျပ်ထောင်ပေါင်း
ငှားရမ်းခ (မှတ်စု ၂၁)	၇,၄၇၄,၉၄၉	၅,၄၉၅,၃၂၉
လုပ်ငန်းဆောင်ရွက်ချက်မှ ပေါ်ပေါက်လာသော တိုက်ရိုက်သက်ဆိုင်သည့် အသုံးစရိတ်များ		
- ငှားရမ်းခဝင်ငွေပေါ်ပေါက်စေသော ရင်းနှီးမြှုပ်နှံထားသော ပိုင်ဆိုင် ပစ္စည်းများ(မှတ်စု ၂၃)	၅၇၆,၄၁၃	၄၂၇,၃၃၂
- ငှားရမ်းခဝင်ငွေမဟုတ်သော ရင်းနှီးမြှုပ်နှံထားသော ပိုင်ဆိုင် ပစ္စည်းများ	-	-

ကုမ္ပဏီနှင့် YCDC တို့ကြားရှိ စာချုပ်သက်တမ်းမှာ နှစ် ၅၀ ဖြစ်သည်။ ပထမသက်တမ်းတိုးကာလနှင့်
ဒုတိယသက်တမ်းတိုးကာလမှာ ၁၀နှစ်စီ အသီးသီးဖြစ်ကြပြီး သက်တမ်းကုန်းဆုံးသည့်အခါ အဆောက်အဦးများကို YCDC သို့
လွှဲပြောင်းရမည် ဖြစ်သည်။ သို့ဖြစ်၍ ရင်းနှီးမြှုပ်နှံထားသော ပိုင်ဆိုင်ပစ္စည်းကို မူရင်းတန်ဖိုးမှ စုစုပေါင်းတန်ဖိုးလျော့ နှင့်
စုစုပေါင်း ချွတ်ယွင်းပြုန်းတီးမှုတန်ဖိုးကို နှုတ်ပြီး တိုင်းတာဖော်ပြသည်။

မြန်မာအက်ဂရီအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
ဘဏ္ဍာရေးရှင်းတမ်းများအပေါ် မှတ်စုများ
၂၀၂၅ ခုနှစ် မတ်လ (၃၁)ရက်

၇။ ပုံသေပိုင်ပစ္စည်းများ

Land	ပရိဘောဂ ရုံးသုံးပစ္စည်း၊ မော်တော်ယာဉ်	MPT၊ မိုက်လ်ဇ်၊ ရုံးအဆောက်အအုံ	ကားရပ်နားနေရာ	မီးတိုင်နှင့်မီးတိုင် ရွှေ့ပြောင်းရေး လုပ်ငန်းခွင်သုံး ထိန်းချုပ်မှုစနစ် ဆက်စပ်ပစ္စည်းများ	ဆိုင်ခန်းငယ် ကိရိယာများ	ဆိုင်လားစနစ်	Development cost*	စုစုပေါင်း
မူရင်းတန်ဖိုး								
၂၀၂၄ ခုနှစ်၊ ဧပြီလ (၁)ရက်	ပရိဘောဂ ရုံးသုံးပစ္စည်း	မော်တော်ယာဉ်	MPT၊ မိုက်လ်ဇ်	ရုံးအဆောက်အအုံ	ကားရပ်နားနေရာ	မီးတိုင်နှင့်မီးတိုင် ရွှေ့ပြောင်းရေး	လုပ်ငန်းခွင်သုံး ထိန်းချုပ်မှုစနစ်	ဆက်စပ်ပစ္စည်းများ
အသစ်ဝယ်ခြင်း	-	၁၀,၂၀၃	၂၈,၁၉၆	၅၈၃,၂၅၂	၅၈၃,၂၅၂	၅၈၃,၂၅၂	၅၈၃,၂၅၂	၅၈၃,၂၅၂
၂၀၂၅ ခုနှစ်၊ မတ်လ (၃၁)ရက်	၂,၆၅၄,၅၃၁	၁၈,၄၀၄	၅၈၃,၂၅၂	၅၈၃,၂၅၂	၅၈၃,၂၅၂	၅၈၃,၂၅၂	၅၈၃,၂၅၂	၅၈၃,၂၅၂
စုစုပေါင်းတန်ဖိုးလျော့နှင့် ဆွတ်ယွင်းပြန်တိုးမှုတန်ဖိုး								
၂၀၂၄ ခုနှစ်၊ ဧပြီလ (၁)ရက်	-	၄၁,၉၉၃	၁၀၅,၂၉၃	၉၇,၃၃၀	၂၆,၇၇၂	၂၆,၇၇၂	၂၆,၇၇၂	၂၆,၇၇၂
တန်ဖိုးလျော့	-	၃၄,၅၅၁	၇၅,၇၉၄	၁၃၀,၂၃၄	၇၅,၇၉၄	၇၅,၇၉၄	၇၅,၇၉၄	၇၅,၇၉၄
၂၀၂၅ ခုနှစ်၊ မတ်လ (၃၁)ရက်	-	၇၆,၅၄၄	၁၈၁,၀၈၇	၂၂၇,၅၂၄	၂၆,၈၄၆	၂၆,၈၄၆	၂၆,၈၄၆	၂၆,၈၄၆
စုစုပေါင်းအသားတင်တန်ဖိုး								
၂၀၂၅ ခုနှစ်၊ မတ်လ (၃၁)ရက်	၅၂,၀၆၃	၄၃၀,၃၆၁	၅၇၈,၁၁၈	၂၃၄	၅၃၁,၇၂၂	၅၃၁,၇၂၂	၅၃၁,၇၂၂	၅၃၁,၇၂၂
မူရင်းတန်ဖိုး								
၂၀၂၄ ခုနှစ်၊ ဧပြီလ (၁)ရက်	-	၃၁,၁၉၁	၈၈,၂၉၃	၂၆,၇၇၂	၂၆,၇၇၂	၂၆,၇၇၂	၂၆,၇၇၂	၂၆,၇၇၂
စာရင်းညှိနှိုင်းမှု	-	-	-	-	-	-	-	-
၂၀၂၄ ခုနှစ်၊ ဧပြီလ (၁)ရက်	-	၃၁,၁၉၁	၈၈,၂၉၃	၂၆,၇၇၂	၂၆,၇၇၂	၂၆,၇၇၂	၂၆,၇၇၂	၂၆,၇၇၂
အသစ်ဝယ်ခြင်း	၂,၆၅၄,၅၃၁	၈၇,၃၁၃	၄၉၄,၉၅၉	၁၆၆,၇၇၁	၂၆,၇၇၂	၂၆,၇၇၂	၂၆,၇၇၂	၂၆,၇၇၂
ထုခွဲရောင်းချခြင်း	-	-	-	-	-	-	-	-
၂၀၂၄ ခုနှစ်၊ မတ်လ (၃၁)ရက်	၂,၆၅၄,၅၃၁	၁၈,၄၀၄	၅၈၃,၂၅၂	၅၈၃,၂၅၂	၅၈၃,၂၅၂	၅၈၃,၂၅၂	၅၈၃,၂၅၂	၅၈၃,၂၅၂
စုစုပေါင်းတန်ဖိုးလျော့နှင့် ဆွတ်ယွင်းပြန်တိုးမှုတန်ဖိုး								
၂၀၂၄ ခုနှစ်၊ ဧပြီလ (၁)ရက်	-	၁၉,၄၄၂	၅၈,၅၅၈	၂၆,၇၇၂	၂၆,၇၇၂	၂၆,၇၇၂	၂၆,၇၇၂	၂၆,၇၇၂
တန်ဖိုးလျော့	-	၂၂,၅၅၁	၄၅,၇၉၄	၃၁,၉၉၃	၅၈,၅၅၈	၅၈,၅၅၈	၅၈,၅၅၈	၅၈,၅၅၈
ထုခွဲရောင်းချခြင်း	-	-	-	-	-	-	-	-
၂၀၂၄ ခုနှစ်၊ မတ်လ (၃၁)ရက်	-	၄၁,၉၉၃	၁၀၅,၂၉၃	၉၇,၃၃၀	၂၆,၇၇၂	၂၆,၇၇၂	၂၆,၇၇၂	၂၆,၇၇၂
စုစုပေါင်းအသားတင်တန်ဖိုး								
၂၀၂၄ ခုနှစ်၊ မတ်လ (၃၁)ရက်	၅၂,၀၆၃	၄၃၀,၃၆၁	၅၇၈,၁၁၈	၂၃၄	၅၃၁,၇၂၂	၅၃၁,၇၂၂	၅၃၁,၇၂၂	၅၃၁,၇၂၂

*Development cost တွင် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်အတွင်း YCDC သို့ လွှဲပြောင်းခဲ့သော ဆိုင်ခန်း၏တန်ဖိုးများပါဝင်ပါသည်။

မြန်မာအက်ဂရီအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
ဘဏ္ဍာရေးရှင်းတမ်းများအပေါ် မှတ်စုများ
၂၀၂၅ ခုနှစ် မတ်လ (၃၁)ရက်

၈။ ထိတွေ့ကိုင်တွယ်၍ မရသောပိုင်ဆိုင်ပစ္စည်း

	Marketing operation system ကျပ်ထောင်ပေါင်း	E commerce system ကျပ်ထောင်ပေါင်း	စုစုပေါင်း ကျပ်ထောင်ပေါင်း
မူရင်းတန်ဖိုး			
၂၀၂၄ ခုနှစ်၊ ဧပြီလ (၁)ရက်	၁၁၅,၄၁၈	၃,၁၃၉	၁၁၈,၅၅၇
အသစ်ဝယ်ခြင်း	-	-	-
၂၀၂၅ ခုနှစ်၊ မတ်လ (၃၁)ရက်	၁၁၅,၄၁၈	၃,၁၃၉	၁၁၈,၅၅၇
စုစုပေါင်းတန်ဖိုးလျော့နှင့် ချွတ်ယွင်းပြုန်းတီးမှုတန်ဖိုး			
၂၀၂၄ ခုနှစ်၊ ဧပြီလ (၁)ရက်	၉၆,၀၁၈	၃,၁၃၉	၉၉,၁၅၇
တန်ဖိုးလျော့	၁၇,၈၆၃	-	၁၇,၈၆၃
၂၀၂၅ ခုနှစ်၊ မတ်လ (၃၁)ရက်	၁၁၃,၈၈၁	၃,၁၃၉	၁၁၇,၀၂၀
အသားတင်တန်ဖိုး ၂၀၂၅ ခုနှစ်၊မတ်လ(၃၁)ရက်	၁,၅၃၇	-	၁,၅၃၇
မူရင်းတန်ဖိုး			
၂၀၂၃ ခုနှစ်၊ ဧပြီလ (၁)ရက်	၁၁၃,၇၁၈	၃,၁၃၉	၁၁၆,၈၅၇
အသစ်ဝယ်ခြင်း	၁,၇၀၀	-	၁,၇၀၀
၂၀၂၄ ခုနှစ်၊ မတ်လ (၃၁)ရက်	၁၁၅,၄၁၈	၃,၁၃၉	၁၁၈,၅၅၇
စုစုပေါင်းတန်ဖိုးလျော့နှင့် ချွတ်ယွင်းပြုန်းတီးမှုတန်ဖိုး			
၂၀၂၃ ခုနှစ်၊ ဧပြီလ (၁)ရက်	၆၇,၈၂၆	၂,၇၆၉	၇၀,၅၉၅
တန်ဖိုးလျော့	၂၈,၁၉၂	၃၇၀	၂၈,၅၆၂
၂၀၂၄ ခုနှစ်၊ မတ်လ (၃၁)ရက်	၉၆,၀၁၈	၃,၁၃၉	၉၉,၁၅၇
အသားတင်တန်ဖိုး ၂၀၂၄ ခုနှစ်၊မတ်လ(၃၁)ရက်	၁၉,၄၀၀	-	၁၉,၄၀၀

၉။ ငွေနှင့် ငွေသားညီမျှခြင်းများ

	၂၀၂၅ ကျပ်ထောင်ပေါင်း	၂၀၂၄ ကျပ်ထောင်ပေါင်း
ငွေလက်ကျန်	၃၁,၃၉၃	၂၉၃,၉၂၂
ဘဏ်လက်ကျန်*	၅,၆၁၃,၂၈၄	၂,၂၅၈,၅၁၀
	၅,၆၄၄,၆၇၇	၂,၅၅၂,၄၃၂

*ဘဏ်လက်ကျန်တွင် ယူနိုက်တက်အမေရိကန် သို့ ထားရှိသော ကျပ် ၁၅၀,၀၀၀,၀၀၀ တန်ဖိုးရှိ အာမခံငွေ ပါဝင်ပါသည်။
(၂၀၂၄ : ကျပ် ၁၅၀,၀၀၀,၀၀၀ ယူနိုက်တက်အမေရိကန်)

မြန်မာအက်ဂရီအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
ဘဏ္ဍာရေးရှင်းတမ်းများအပေါ် မှတ်စုများ
၂၀၂၅ ခုနှစ် မတ်လ (၃၁)ရက်

၁၀။ ကုန်သွယ်မှုနှင့် အခြားရရန်ရှိသူများ

	၂၀၂၅ ကျပ်ထောင်ပေါင်း	၂၀၂၄ ကျပ်ထောင်ပေါင်း
ကုန်သွယ်မှု ရပိုင်ခွင့်များ		
- ဆက်နွယ်ပတ်သက်သောအဖွဲ့အစည်းများ {မှတ်စု ၂၇ (က)}	၇၆,၁၀၀	-
- ဆက်နွယ်ပတ်သက်ခြင်းမရှိသောအဖွဲ့အစည်းများ	၂,၉၀၁,၅၃၁	၇,၀၂၇,၇၆၇
အခြားရရန်ရှိသူများ		
- ဆက်နွယ်ပတ်သက်သောအဖွဲ့အစည်းများ {မှတ်စု ၂၇ (ခ)}	၇၁,၉၁၂	၄,၄၄၅
- ဆက်နွယ်ပတ်သက်ခြင်းမရှိသောအဖွဲ့အစည်းများ	၈၈,၁၂၃	၈၁,၀၃၅
ရရန်ရှိအတိုး	၂,၆၇၈	၈,၈၀၅
	<u>၃,၁၄၀,၃၄၄</u>	<u>၇,၁၂၂,၀၅၂</u>

၁၁။ ကြိုတင်ပေးငွေများ

	၂၀၂၅ ကျပ်ထောင်ပေါင်း	၂၀၂၄ ကျပ်ထောင်ပေါင်း
ကြိုတင်ပေးငွေများ	၃၂,၈၀၈	၁၈,၄၅၁
စီမံကိန်းနှင့်အခြားကြိုတင်ထုတ်ယူငွေများ	၄၁၉,၅၅၂	၈၆၈,၀၄၉
ဝင်ငွေခွန်အတွက်ကြိုတင်ပေးငွေ	၁,၃၄၂,၈၅၆	၁,၂၂၁,၂၄၅
ကုန်သွယ်ခွန်အတွက်ကြိုတင်ပေးငွေ	၆၈၁,၇၀၉	၆၀၀,၁၅၁
	<u>၂,၄၇၆,၉၂၅</u>	<u>၂,၇၀၇,၈၉၆</u>

၁၂။ ကုန်လက်ကျန်များ

	၂၀၂၅ ကျပ်ထောင်ပေါင်း	၂၀၂၄ ကျပ်ထောင်ပေါင်း
အထွေထွေသုံးကုန်လက်ကျန်များ	၄၅၃,၁၃၅	၇၉,၉၁၃
	<u>၄၅၃,၁၃၅</u>	<u>၇၉,၉၁၃</u>

မြန်မာအက်ဂရီအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
ဘဏ္ဍာရေးရှင်းတမ်းများအပေါ် မှတ်စုများ
၂၀၂၅ ခုနှစ် မတ်လ (၃၁)ရက်

၁၃။ လုပ်ဆောင်ဆဲလုပ်ငန်းများ

	၂၀၂၅ ကျပ်ထောင်ပေါင်း	၂၀၂၄ ကျပ်ထောင်ပေါင်း
အခြေခံကျသော အဆောက်အဦးများနှင့်အခြား	၁,၅၁၈,၅၄၈	၄,၃၆၆,၈၁၃
ဆောက်လုပ်ရေး ကန်ထရိုက်စာချုပ် (မှတ်စု ၂၇ (က & ခ))	၁၃,၄၄၃,၂၈၂	၁၁,၇၃၅,၅၁၆
Steel structure အတွက်ကြိုတင်ပေးငွေ		
- ဆက်နွယ်ပတ်သက်သောအဖွဲ့အစည်းများ (မှတ်စု ၂၇ (က))	၅,၅၆၁,၇၄၉	-
- ဆက်နွယ်ပတ်သက်ခြင်းမရှိသောအဖွဲ့အစည်းများ	-	၂,၀၀၀
	<u>၂၀,၅၂၃,၅၇၉</u>	<u>၁၆,၁၀၄,၃၂၉</u>

၁၄။ ဝင်ငွေခွန်

(က) ဝင်ငွေခွန်များ

	၂၀၂၅ ကျပ်ထောင်ပေါင်း	၂၀၂၄ ကျပ်ထောင်ပေါင်း
ဘဏ္ဍာရေးနှစ်အတွက်ဝင်ငွေခွန်လျာထားချက်	၁,၃၅၃,၁၃၅	၁,၂၁၄,၇၃၅
ယခင်နှစ်အတွက် စာရင်းညှိနှိုင်းမှု	-	(၄,၃၁၂)
ပြန်လည်ရင်းနှီးမြှုပ်နှံမှုအတွက် အခွန်သက်သာခွင့်	(၅၈၈,၁၃၀)	-
ဆိုင်းငံ့ထားသောဝင်ငွေခွန် (မှတ်စု ၁၄(ခ))	(၄၉,၁၁၄)	(၃၈,၂၁၆)
	<u>၇၁၅,၈၉၁</u>	<u>၁,၁၇၂,၂၀၇</u>

(ခ) ဆိုင်းငံ့ထားသောအခွန်

ဆိုင်းငံ့ထားသောအခွန်များကို သင့်လျော်သောခုနှစ်မှပြုလုပ်ပြီး ဘဏ္ဍာရေးအခြေအနေပြရှင်းတမ်းတွင် အောက်ပါ အတိုင်းဖော်ပြပါသည်။

	ပုံသေပိုင်ပစ္စည်းများ ကျပ်ထောင်ပေါင်း	စုစုပေါင်း ကျပ်ထောင်ပေါင်း
၂၀၂၄ ခုနှစ်၊ ဧပြီလ (၁) ရက်	၇၁,၆၁၆	၇၁,၆၁၆
အရှုံး/အမြတ်စာရင်းတွင် စာရင်းတင်ခြင်း	၄၉,၁၁၄	၄၉,၁၁၄
၂၀၂၅ ခုနှစ်၊ မတ်လ (၃၁) ရက်	<u>၁၂၀,၇၃၀</u>	<u>၁၂၀,၇၃၀</u>
၂၀၂၄ ခုနှစ်၊ မတ်လ (၃၁) ရက်	၇၁,၆၁၆	၇၁,၆၁၆

မြန်မာအက်ဂရီအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
ဘဏ္ဍာရေးရှင်းတမ်းများအပေါ် မှတ်စုများ
၂၀၂၅ ခုနှစ် မတ်လ (၃၁)ရက်

၁၅။ ထုတ်ဝေပေးသွင်းပြီး ရှယ်ယာရင်းနှီးငွေ

	ထုတ်ဝေပေးသွင်းပြီးရှယ်ယာစောင်ရေ	ကျပ်ထောင်ပေါင်း
၂၀၂၄ ခုနှစ်၊ ဧပြီလ (၁)ရက် အစုရှယ်ယာထုတ်ဝေခြင်း	၂၃,၈၀၄,၉၄၆ -	၂၄,၉၉၉,၁၃၀ -
၂၀၂၅ ခုနှစ်၊ မတ်လ (၃၁)ရက်	၂၃,၈၀၄,၉၄၆	၂၄,၉၉၉,၁၃၀
၂၀၂၃ ခုနှစ်၊ ဧပြီလ (၁)ရက် အစုရှယ်ယာထုတ်ဝေခြင်း	၂၁,၆၄၀,၈၆၀ ၂,၁၆၄,၀၈၆	၂၁,၇၅၃,၀၀၁ ၃,၂၄၆,၁၂၉
၂၀၂၄ ခုနှစ်၊ မတ်လ (၃၁)ရက်	၂၃,၈၀၄,၉၄၆	၂၄,၉၉၉,၁၃၀

ထပ်မံထည့်ဝင်သော ရှယ်ယာများကို ၂၀၂၃ ခုနှစ်၊ ဇွန်လ (၅)ရက်နေ့တွင် မှတ်ပုံတင်ခဲ့ပါသည်။ Yangon Stock Exchange သည် ကုမ္ပဏီအား ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၃)ရက်နေ့တွင် စတော့အိတ်ချိန်းဝင်ကုမ္ပဏီအဖြစ်ခွင့်ပြုခဲ့ပါသည်။ ၃၁.၃.၂၀၂၅ နေ့ရှိ ရှယ်ယာတစ်စောင် ၏ဈေးကွက် ပေါက်ဈေးသည် တစ်စောင်လျှင် ၃,၂၅၀ ကျပ် ဖြစ်ပါသည်။

၁၆။ ချေးယူမှု

	၂၀၂၅ ကျပ်ထောင်ပေါင်း	၂၀၂၄ ကျပ်ထောင်ပေါင်း
နှစ်စ အစရှိ စာရင်းဖွင့်လက်ကျန်	၄,၆၃၈,၅၉၂	၂,၅၀၀,၀၀၀
နှစ် အတွင်း ချေးယူမှု	၃,၅၀၀,၀၀၀	၂,၅၀၀,၀၀၀
နှစ်အတွင်း ပြန်ဆပ်မှု	(၁,၅၄၁,၇၉၂)	(၃၆၁,၄၀၈)
နှစ်ဆုံးရှိ စာရင်းပိတ်လက်ကျန်	၆,၅၉၆,၈၀၀	၄,၆၃၈,၅၉၂

ချေးငွေကိုလုပ်ငန်းလည်ပတ်ရန် အသုံးပြုမည်ဖြစ်ပြီး တစ်နှစ်ထပ်ပိုသောပေးရန်ရှိအဖြစ် စာရင်းရေးသွင်းပါသည်။ ချေးငွေကို ရင်းနှီးမြှုပ်နှံထားသော ပိုင်ဆိုင်ပစ္စည်းများ (အဆောက်အဦး) ဖြင့်အာမခံထားပါသည်။ အတိုးနှုန်းမှာ ၂၀၂၄ ခုနှစ်၊ ဧပြီလမှ ဩဂုတ်လအထိ တစ်နှစ်လျှင် ၁၀ ရာခိုင်နှုန်း ဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ မတ်လမှစ၍ တစ်နှစ်လျှင် ၁၃ ရာခိုင်နှုန်းဖြစ်ပါသည်။ လက်ကျန်ချေးငွေပေါ်တွင် အတိုးတွက်ချက်ပြီး ဝင်ငွေအလုံးစုံပါဝင်သော ရှင်းတမ်းတွင် အသုံးစရိတ်အဖြစ်ကျခံပါသည်။ ချေးငွေသဘောတူညီမှုစာချုပ် ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၂၀)ရက်နေ့တွင် ချုပ်ဆိုခဲ့ပြီး ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ (၅)ရက်နေ့ နောက်ဆုံးထား၍ ပေးဆပ်ရပါမည်။ (မှတ်စု ၆)

မြန်မာအက်ဂရီအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
ဘဏ္ဍာရေးရှင်းတမ်းများအပေါ် မှတ်စုများ
၂၀၂၅ ခုနှစ် မတ်လ (၃၁)ရက်

၁၇။ ကုန်သွယ်မှုနှင့် အခြားပေးရန်ရှိသူများ

	၂၀၂၅ ကျပ်ထောင်ပေါင်း	၂၀၂၄ ကျပ်ထောင်ပေါင်း
ကုန်သွယ်မှုအတွက်ပေးရန်ရှိသူများ		
-ဆက်နွယ်ပတ်သက်သောအဖွဲ့အစည်းများ {မှတ်စု ၂၇ (က)}	၁၀,၃၈၁,၀၄၉	၃,၉၆၂,၄၅၉
အခြားပေးရန်ရှိသူများ		
- ဆက်နွယ်ပတ်သက်သောအဖွဲ့အစည်းများ {မှတ်စု ၂၇ (ဂ)}	၄,၈၀၀	၉,၆၀၀
- ဆက်နွယ်ပတ်သက်ခြင်းမရှိသောအဖွဲ့အစည်းများ	၁,၉၆၇,၈၁၉	၁,၆၉၀,၀၀၆
အမြတ်ဝေစုပေးရန်ကျန်ငွေ {မှတ်စု ၂၄ (ခ)}	၂၉၆,၇၃၈	၂၆၃,၅၅၈
	<u>၁၂,၆၅၀,၄၀၆</u>	<u>၅,၉၂၅,၆၂၃</u>

၁၈။ စရံနှင့်ကြိုတင်ငွေများ

	၂၀၂၅ ကျပ်ထောင်ပေါင်း	၂၀၂၄ ကျပ်ထောင်ပေါင်း
စရံငွေများ	-	၈၅၄,၉၃၃
စာချုပ်အရကြိုတင်ငွေများ		
- ဆက်နွယ်ပတ်သက်သောအဖွဲ့အစည်းများ {မှတ်စု ၂၇ (က)}	-	၂၂၆,၅၅၀
- ဆက်နွယ်ပတ်သက်ခြင်းမရှိသောအဖွဲ့အစည်းများ	၁၅,၄၃၉,၅၀၀	၇,၂၄၅,၃၀၀
	<u>၁၅,၄၃၉,၅၀၀</u>	<u>၈,၃၂၆,၇၈၃</u>

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ အဆင့်မြင့် လက်ကားဈေး (တညင်းကုန်း) စီမံကိန်း မြေဧရိယာ ၈၂.၇၈ ဧက တွင် ပါဝင်နေသည့် ဧက (၂၀) အား State Land အဖြစ် သတ်မှတ်ထားခြင်းကြောင့် ကျန်ရှိသော ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီပိုင် မြေဧရိယာကို ပြန်လည်တိုင်းတာ၍ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ကြိုတင်အသိပေး အကြောင်းကြားစာကို လက်ခံရရှိပါသဖြင့် လုပ်ငန်းများ ရပ်ဆိုင်းထားရခြင်းဖြစ်ပါသည်။

မြန်မာအက်ဂရီအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
ဘဏ္ဍာရေးရှင်းတမ်းများအပေါ် မှတ်စုများ
၂၀၂၅ ခုနှစ် မတ်လ (၃၁)ရက်

၁၉။ လျာထားချက်များ / YCDC အတွက်အမြတ်ဝေစု

	၂၀၂၅ ကျပ်ထောင်ပေါင်း	၂၀၂၄ ကျပ်ထောင်ပေါင်း
ကုန်သွယ်ခွန်အတွက်လျာထားချက်	၂၃,၉၁၈	၁၀၁,၂၄၄
ဝင်ငွေခွန်အတွက်လျာထားချက်	၁,၄၂၄,၇၅၁	၁,၂၄၈,၁၃၅
YCDC အတွက်လျာထားချက်*	၂,၅၅၉,၅၂၁	၂,၃၀၉,၀၁၃
	<u>၄,၀၀၈,၁၉၀</u>	<u>၃,၆၅၈,၃၉၂</u>

*YCDC အတွက်အမြတ်ဝေစု လျာထားချက်ကို ကုမ္ပဏီနှင့် YCDC ကြားရှိ သဘောတူညီချက်နှင့်အညီ ၈၀ ရာခိုင်နှုန်းသော လုံးချင်းအဆောက်အဦများ တည်ဆောက်ရောင်းချခြင်းနှင့်အငှားချထားခြင်းမှ ရရှိသော ဝင်ငွေခွန်မလျာထားမီ အသားတင် အမြတ်ငွေ၏ ၂၅ ရာခိုင်နှုန်းကို တွက်ချက် လျာထားပါသည်။

အသေးစိတ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

	၂၀၂၅ ကျပ်ထောင်ပေါင်း	၂၀၂၄ ကျပ်ထောင်ပေါင်း
ဝင်ငွေ - အသားတင်		
shop house အရောင်း	၁၅,၁၆၂,၇၁၈	၁၈,၈၄၈,၂၄၄
ငှားရမ်းခ	၇,၂၁၃,၀၉၃	၅,၃၁၂,၀၅၅
စက်သုံးဆီဆိုင်အတွက် မြေကွက်အသုံးပြုခွင့်	၄,၀၇၁,၁၀၉	-
အရင်းတန်ဖိုး	(၁၂,၈၅၇,၀၈၈)	(၁၁,၈၀၈,၄၁၀)
အကြမ်းအမြတ်	<u>၁၃,၅၈၉,၈၃၂</u>	<u>၁၂,၃၅၁,၈၈၉</u>
အခြားဝင်ငွေ	၂၇၅,၄၀၇	၂၆၁,၆၄၅
အသုံးစရိတ်များ		
- စီမံခန့်ခွဲမှု	(၃,၁၆၂,၂၁၃)	(၂,၇၇၇,၆၀၅)
- အရောင်းမြှင့်တင်ခြင်း	(၂၉,၁၇၇)	(၁၂၄,၀၄၀)
- ဘဏ်စရိတ်	(၄၃၅,၇၆၃)	(၄၇၅,၈၃၈)
အခွန်မလျာထားမီအသားတင်အမြတ်*	<u>၁၀,၂၃၈,၀၈၆</u>	<u>၉,၂၃၆,၀၅၁</u>
YCDC အတွက်အမြတ်ဝေစု (၂၅ ရာခိုင်နှုန်း)	<u>၂,၅၅၉,၅၂၁</u>	<u>၂,၃၀၉,၀၁၃</u>

မြန်မာအက်ဂရီအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
ဘဏ္ဍာရေးရှင်းတမ်းများအပေါ် မှတ်စုများ
၂၀၂၅ ခုနှစ် မတ်လ (၃၁)ရက်

၁၉။ လျာထားချက်များ / YCDC အတွက်အမြတ်ဝေစု (အဆက်)

*အခွန်မလျာထားမီ အသားတင်အမြတ်တွင် အသားငါးအသီးရွက်များကို အခွန်လှိုင်းရောင်းချခြင်းမှ ရရှိသော ဝင်ငွေများ ၊ ကုန်ရောင်း တန်ဖိုး များနှင့် အခြားစရိတ်များမပါဝင်ပါ။ အသေးစိတ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

	၂၀၂၅ ကျပ်ထောင်ပေါင်း	၂၀၂၄ ကျပ်ထောင်ပေါင်း
ဝင်ငွေ - အသားတင်		
E commerce မှဝင်ငွေ (မှတ်စု ၂၁)	၂၄၆,၈၈၉	၂၃၅,၄၅၄
အရင်းတန်ဖိုး	(၂၂၅,၃၅၈)	(၂၁၂,၂၇၄)
အကြမ်းအမြတ်	၂၁,၅၃၁	၂၃,၁၈၀
အခြားဝင်ငွေ	-	၃၀
အသုံးစရိတ်များ		
- စီမံခန့်ခွဲမှု	(၂၈,၄၂၇)	(၂၈,၃၅၂)
- အရောင်းမြှင့်တင်ခြင်း	(၉၅၄)	(၁,၁၉၃)
အသားတင်အရှုံး	(၇,၈၅၀)	(၆,၃၃၅)

၂၀။ လျာထားအသုံးစရိတ်များ ၊

	၂၀၂၅ ကျပ်ထောင်ပေါင်း	၂၀၂၄ ကျပ်ထောင်ပေါင်း
ဆောက်လုပ်ရေးစရိတ် လျာထားငွေ	၂၉၀,၃၉၅	၃,၅၂၃,၃၃၄
Infrastructure စရိတ် လျာထားငွေ	၇၁၁,၈၀၉	၃၆၅,၃၂၆
မြေဖိုခြင်းအတွက် လျာထားငွေ	၂၂၂,၁၉၈	၂၀၀,၀၀၀
	၁,၂၂၄,၄၀၂	၄,၀၈၈,၆၆၀

မြန်မာအက်ဂရီအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
ဘဏ္ဍာရေးရှင်းတမ်းများအပေါ် မှတ်စုများ
၂၀၂၅ ခုနှစ် မတ်လ (၃၁)ရက်

၂၁။ ဝင်ငွေ-အသားတင်

	၂၀၂၅ ကျပ်ထောင်ပေါင်း	၂၀၂၄ ကျပ်ထောင်ပေါင်း
ဝင်ငွေ		
လုံးချင်းအဆောက်အဦးများရောင်းချခြင်း		
-ဆက်နွယ်ပတ်သက်ခြင်းမရှိသောအဖွဲ့အစည်းများ	၁၅,၂၂၅,၆၅၀	၁၈,၉၃၄,၆၄၁
-ဆက်နွယ်ပတ်သက်သောအဖွဲ့အစည်းများ {မှတ်စု ၂၇ (က)}	၃၉၁,၉၅၀	၄၇၉,၀၅၀
	၁၅,၆၁၇,၆၀၀	၁၉,၄၁၃,၆၉၁
(-) ကုန်သွယ်လုပ်ငန်းခွန် (၃ ရာခိုင်နှုန်း)	(၄၅၄,၈၈၂)	(၅၆၅,၄၄၇)
	၁၅,၁၆၂,၇၁၈	၁၈,၈၄၈,၂၄၄
စက်သုံးဆီဆိုင်အတွက် မြေကွက်အသုံးပြုခွင့်	၄,၂၇၄,၆၆၄	-
(-) ကုန်သွယ်လုပ်ငန်းခွန် (၅ ရာခိုင်နှုန်း)	(၂၀၃,၅၅၅)	-
	၄,၀၇၁,၁၀၉	-
ငှားရမ်းခ (မှတ်စု ၆)	၇,၄၇၄,၉၄၉	၅,၄၉၅,၃၂၉
(-) ကုန်သွယ်လုပ်ငန်းခွန် (၅ ရာခိုင်နှုန်း)	(၂၆၁,၈၅၆)	(၁၈၃,၂၇၄)
	၇,၂၁၃,၀၉၃	၅,၃၁၂,၀၅၅
E commerce (မှတ်စု ၁၉)	၂၄၆,၈၈၉	၂၃၅,၄၅၄
	၂၄၆,၈၈၉	၂၃၅,၄၅၄
	၂၆,၆၉၃,၈၀၉	၂၄,၃၉၅,၇၅၃

၂၂။ အခြားဝင်ငွေ

	၂၀၂၅ ကျပ်ထောင်ပေါင်း	၂၀၂၄ ကျပ်ထောင်ပေါင်း
အတိုးရငွေ	၁၃၂,၄၆၃	၁၂၁,၆၄၇
ဈေးရုံမှအထွေထွေရငွေ	၁၄၄,၃၃၇	၁၄၀,၀၂၈
(-) ကုန်သွယ်လုပ်ငန်းခွန် (၅ ရာခိုင်နှုန်း)	(၁,၃၉၃)	-
	၂၇၅,၄၀၇	၂၆၁,၆၇၅

မြန်မာအက်ဂရီအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
ဘဏ္ဍာရေးရှင်းတမ်းများအပေါ် မှတ်စုများ
၂၀၂၅ ခုနှစ် မတ်လ (၃၁)ရက်

၂၃။ သဘောသဘာဝအရ စရိတ်များ

ကုန်ရောင်းတန်ဖိုး၊ အထွေထွေနှင့် စီမံခန့်ခွဲမှု အသုံးစရိတ်များနှင့် ဈေးကွက်မြှင့်တင်ရေး၊ ဘဏ်စရိတ်များ နှင့် ပတ်သက်သော စရိတ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

	၂၀၂၅ ကျပ်ထောင်ပေါင်း	၂၀၂၄ ကျပ်ထောင်ပေါင်း
(က) ကုန်ရောင်းတန်ဖိုး		
ဆောက်လုပ်မှုစရိတ်	၁၀,၁၆၁,၈၃၀	၁၀,၅၆၉,၅၆၈
ဝန်ဆောင်မှုစရိတ်များ (မှတ်စု ၆)	၅၇၆,၄၁၃	၄၂၆,၈၉၂
E commerce စရိတ်များ	၂၂၅,၃၅၈	၂၁၂,၂၇၄
စက်သုံးဆီဆိုင်ဆောက်လုပ်ရန် မြေပြုပြင်စရိတ်	၁,၀၆၀,၅၀၂	-
တန်ဖိုးလျော့	၄၁၂,၉၃၅	၃၁၉,၁၈၃
အာမခံ	၆၅,၅၂၇	၄၇,၇၅၀
လစာ နှင့် အကျိုးအမြတ်	၅၇၉,၈၈၁	၄၄၅,၀၁၇
	၁၃,၀၈၂,၄၄၆	၁၂,၀၂၀,၆၈၄
(ခ) စီမံခန့်ခွဲမှု		
တန်ဖိုးလျော့	၉၆၀,၇၄၈	၆၈၃,၃၇၀
ပညာရှင်ဝန်ဆောင်ခ	၅၄,၃၀၀	၆၀,၄၅၃
စာရင်းစစ်ခ	၃၁,၉၄၀	၃၀,၂၀၀
အထွေထွေ စရိတ်များ	၁,၀၃၇,၆၇၆	၆၄၇,၈၃၅
လစာ နှင့် အကျိုးအမြတ်	၄၈၈,၅၂၄	၄၅၈,၁၆၈
အဓိကကျသော ဒါရိုက်တာများနှင့် အုပ်ချုပ်သူများအတွက်အခကြေးငွေ {မှတ်စု ၂၇ (ဂ)}	၁၉၅,၄၂၃	၁၇၇,၃၃၉
ချီးမြှင့်ငွေ {မှတ်စု ၂၇ (ဂ)}	၇၂,၀၀၀	၆၆,၀၀၀
ဒါရိုက်တာများ၏ အပိုဆုကြေး {မှတ်စု ၂၇ (ဂ)}	၈၆,၀၀၀	၄၀,၀၀၀
လုံခြုံရေးဝန်ဆောင်ခ	၁၂၁,၁၃၅	၁၉၅,၆၁၃
အသေးသုံးများ	၁၂၇,၁၄၈	၁၂၅,၉၀၈
အာမခံ	၁၂,၅၉၁	၂,၆၉၃
စတော့အိတ်ချိန်းဝင်ရန်အတွက် ကုန်ကျစရိတ်	၅,၁၅၇	၃၂၁,၈၀၉
ငွေကြေးလဲလှယ်မှု(အမြတ်)/အရှုံး	၁၃	(၂,၂၅၃)
အခွန်လျာထားချက်အတွက်စာရင်းညှိနှိုင်းမှု	(၂,၀၁၅)	-
ဝန်ဆောင်မှုစရိတ်များ	-	၄၄၀
ပုံသေပိုင်ပစ္စည်းစာရင်းပယ်ဖျက်ခြင်း	-	(၁,၆၁၇)
	၃,၁၉၀,၆၄၀	၂,၈၀၅,၉၅၈

မြန်မာအက်ဂရီအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
ဘဏ္ဍာရေးရှင်းတမ်းများအပေါ် မှတ်စုများ
၂၀၂၅ ခုနှစ် မတ်လ (၃၁)ရက်

၂၃။ သဘောသဘာဝအရ စရိတ်များ (အဆက်)

	၂၀၂၅ ကျပ်ထောင်ပေါင်း	၂၀၂၄ ကျပ်ထောင်ပေါင်း
(ဂ) အရောင်းမြှင့်တင်ခြင်း ဈေးကွက်မြှင့်တင်မှု	၃၀,၁၃၁	၁၂၅,၂၃၃
	၃၀,၁၃၁	၁၂၅,၂၃၃
(ဃ) ဘဏ်စရိတ်များ	၄၃၅,၇၆၃	၄၇၅,၈၃၈
	၁၆,၇၃၈,၉၈၀	၁၅,၄၂၇,၇၁၃

၂၄။ အမြတ်ဝေစု

(က)

	၂၀၂၅	၂၀၂၄
ရှယ်ယာအရေအတွက်	၂၃,၈၀၄,၉၄၆	၂၃,၈၀၄,၉၄၆
ရှယ်ယာတစ်စုအတွက်အမြတ်ဝေစု (ကျပ်)	၂၀၀	၁၂၀
စုစုပေါင်း (ကျပ်ထောင်ပေါင်း) (မှတ်စု ၂၄ (ခ))	၄,၇၆၀,၉၈၉	၂,၈၅၆,၅၃၃

(ခ)

	၂၀၂၅ ကျပ်ထောင်ပေါင်း	၂၀၂၄ ကျပ်ထောင်ပေါင်း
၂၀၂၄ ခုနှစ်၊ ဧပြီလ (၁)ရက်	၂၆၃,၅၅၈	၁၈၅,၂၀၃
နှစ်အတွင်းပေးရန်ကြေညာသဘောတူညီခဲ့သောအမြတ်ဝေစု {မှတ်စု ၂၄ (က)}	၄,၇၆၀,၉၈၉	၂,၈၅၆,၅၃၃
နှစ်အတွင်းပေးရန်အမြတ်ဝေစုထုတ်ဝေမှု	(၄,၇၂၇,၈၀၉)	(၂,၇၇၈,၂၃၈)
၂၀၂၅ ခုနှစ်၊ မတ်လ (၃၁)ရက် (မှတ်စု ၁၇)	၂၉၆,၇၃၈	၂၆၃,၅၅၈

ကုမ္ပဏီသည် (ဂ)ကြိမ်မြောက်နှစ်ပတ်လည်အထွေထွေအစည်းဝေးတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် အမြတ်ဝေစုကို ရှယ်ယာတစ်စောင်လျှင် ၂၀၀ ကျပ်ပေးရန် ကြေငြာခဲ့ပါသည်။

မြန်မာအက်ဂရီအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
ဘဏ္ဍာရေးရှင်းတမ်းများအပေါ် မှတ်စုများ
၂၀၂၅ ခုနှစ် မတ်လ (၃၁)ရက်

၂၅။ အရေးကြီးသည့် ပဋိညာဉ်စာချုပ်များ

ကုမ္ပဏီသည် တညင်းကုန်းလက်ကားဈေးကြီး ဆောက်လုပ်ရေးကို တင်ဒါအပိုဒ် ၅(က) ၊ ၁၆ ပါ အခြေအနေအတိုင်း ပြည့်မီစေရန် ဒဂုံအင်တာနေရှင်နယ်လီမိတက်ကို အဓိကဆောက်လုပ်ရေး ကန်ထရိုက်တာအဖြစ် ခန့်အပ်ခဲ့သည်။ ကုမ္ပဏီသည် ၂၀၁၆ခုနှစ်၊ မတ်လ (၂၂)ရက်နေ့တွင် စီမံကိန်းမြေ ငှားရမ်းခွင့်စာချုပ်အား အောက်ပါ ရပိုင်ခွင့်များအတိုင်း ပေးရန် ချုပ်ဆိုခဲ့ပါသည်။

(၁) ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ချုပ်ဆိုသောစာချုပ်

ကုမ္ပဏီသည် ၂၀၁၆ ခုနှစ်၊ မတ်လ (၂၂)ရက်နေ့တွင် စီမံကိန်းမြေအကောင်အထည်ဖော်ရန် ငှားရမ်းခွင့် စာချုပ်အား အောက်ပါရပိုင်ခွင့်များအတိုင်း ပေးရန် ချုပ်ဆိုခဲ့ပါသည်။

- ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ အကြီးစားပွဲရုံ ၊ လူနေအိမ်ခန်း၊ ရုံးခန်း အဆောက်အဦး စုစုပေါင်း (၂၀၀)လုံး၏ ၂၀%ဖြစ်သော (၄၀)လုံး ၊ အားပေးရန်။
- လုပ်ငန်းစတင်လည်ပတ်ပြီးနောက် Shop house (၈၀%) နှင့် အလတ်စားလက်ကားရောင်းဝယ်ရေးရုံ ၊ စက်သုံးဆီ အရောင်းဆိုင် အဆောက်အအုံ များ၏ တည်ဆောက်ရောင်းချခြင်း (သို့မဟုတ်) အငှားချခြင်းမှ ရရှိသော အသားတင် အမြတ်ငွေ၏ ၂၅%ကို ပေးရန်။

(၂) ဒဂုံအင်တာနေရှင်နယ်လီမိတက်နှင့် ချုပ်ဆိုသောစာချုပ်

(က) ကုမ္ပဏီသည် တညင်းကုန်းလက်ကားဈေးကြီး ဆောက်လုပ်ရေးကို တင်ဒါအပိုဒ် ၅(က)၊ ၁၆ပါ အခြေအနေအတိုင်း ပြည့်မီစေရန် ဒဂုံအင်တာနေရှင်နယ်လီမိတက်နှင့် ဆောက်လုပ်ရေး ကန်ထရိုက် စာချုပ် ချုပ်ဆိုခဲ့သည်။

(ခ) ကုမ္ပဏီသည် ဒဂုံအင်တာနေရှင်နယ်လီမိတက်နှင့် ဒုတိယအကြိမ် ရပိုင်ခွင့်အစုရှယ်ယာထုတ်ဝေခြင်းနှင့် စပ်လျဉ်း၍ ထုတ်ဝေရောင်းချပြီးသော အစုရှယ်ယာပေါင်း၏ ၄၅% ဖြစ်သော အစုရှယ်ယာ (၄၅၀,၀၀၀) စုကို ဝယ်ယူရာတွင်လည်းကောင်း ၊ အများပြည်သူသို့ အစုရှယ်ယာ (၅၀၀,၀၀၀) ကမ်းလှမ်းရောင်းချခြင်းနှင့် စပ်လျဉ်း၍ ဝယ်ယူခွင့်ရရှိခဲ့သည့် အစုရှယ်ယာ (၃၅,၀၀၀) အတွက် ထည့်ဝင်ရာတွင်လည်းကောင်း ငွေသားဖြင့်မဟုတ်ဘဲ တညင်းကုန်း လက်ကားဈေးဆောက်လုပ်ခြင်း အတွက် ပေးရမည့် လုပ်အားခများဖြင့် ခုနှိမ်ပေးချေရန် ၃၁.၁၀.၂၀၁၆ နေ့နှင့် ၃၀.၃.၂၀၁၇ နေ့တို့တွင် စာချုပ်များအသီးသီး ချုပ်ဆိုခဲ့ပါသည်။

မြန်မာအက်ဂရီအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
ဘဏ္ဍာရေးရှင်းတမ်းများအပေါ် မှတ်စုများ
၂၀၂၅ ခုနှစ် မတ်လ (၃၁)ရက်

၂၆။ ရှယ်ယာတစ်စု၏ဝင်ငွေ

	၂၀၂၅	၂၀၂၄
ဘဏ္ဍာရေး နှစ်အတွင်းကုမ္ပဏီ၏ အစုရှင်များသို့ခွဲဝေပေး၍ရသောအသားတင်အမြတ် (ကျပ်ထောင်ပေါင်း)	၆,၉၅၄,၈၂၄	၅,၇၄၈,၄၉၅
စာရင်းပိတ်သည့်နေ့ရှိ စုစုပေါင်း အစုရှယ်ယာအရေအတွက် (ထောင်ပေါင်း)	၂၃,၈၀၅	၂၃,၈၀၅
Basic earnings per share (Kyat per share)	၂၉၂	၂၄၁
ဘဏ္ဍာရေး နှစ်အတွင်းကုမ္ပဏီ၏ အစုရှင်များသို့ခွဲဝေပေး၍ရသောအသားတင်အမြတ် (ကျပ်ထောင်ပေါင်း)	၆,၉၅၄,၈၂၄	၅,၇၄၈,၄၉၅
အချိန်နှင့်အမျှ ပျမ်းမျှယူထားသော အစုရှယ်ယာအရေအတွက် (ထောင်ပေါင်း)	၂၃,၈၀၅	၂၃,၄၄၄
Diluted earnings per share (Kyat per share)	၂၉၂	၂၄၅

၂၇။ ဆက်နွယ်ပတ်သက်သော အဖွဲ့အစည်းများကြား ဆောင်ရွက်ချက်များ

ဘဏ္ဍာရေးရှင်းတမ်း၏ အခြားနေရာများတွင် ဖော်ပြထားသော အချက်အလက်များအပြင် အောက်ပါလုပ်ငန်း လုပ်ဆောင်ချက်များသည် ကုမ္ပဏီနှင့် ဆက်နွယ်ပတ်သက်နေသော အဖွဲ့အစည်းများအကြားတွင် သဘောတူညီချက်များ နှင့်အညီ ဆောင်ရွက်ခဲ့ပါသည်။

(က) ကုန်စည်နှင့် ဝန်ဆောင်မှုများ ဝယ်ယူခြင်းနှင့် ရောင်းချခြင်း

	စာရင်းပေါ်ပေါက်မှု စုစုပေါင်းတန်ဖိုး ၁.၄.၂၀၂၄	လက်ကျန်တန်ဖိုး
	မှ ၃၁.၃.၂၀၂၅	၃၁.၃.၂၀၂၅
	ကျပ်ထောင်ပေါင်း	ကျပ်ထောင်ပေါင်း
DIL_ဆောက်လုပ်ရေး ကန်ထရိုက်စာချုပ် (မှတ်စု ၁၃)	၁,၇၀၇,၇၆၆	၁၃,၄၃၈,၂၈၂
DIL_ဆောက်လုပ်ရေး ကန်ထရိုက်စာချုပ် (မှတ်စု ၁၃)	၅,၅၆၁,၇၄၉	၅,၅၆၁,၇၄၉
DIL_ကန်ထရိုက်စာချုပ်အတွက်ပေးရန်ရှိ (မှတ်စု ၁၇)	၆,၄၁၈,၅၉၀	၁၀,၃၈၁,၀၄၉
Medium wholesale အရောင်း (မှတ်စု ၁၀ နှင့် ၂၁)	၃၉၁,၉၅၀	၇၆,၁၀၀
	စာရင်းပေါ်ပေါက်မှု စုစုပေါင်းတန်ဖိုး ၁.၄.၂၀၂၄	လက်ကျန်တန်ဖိုး
	မှ ၃၁.၃.၂၀၂၅	၃၁.၃.၂၀၂၄
	ကျပ်ထောင်ပေါင်း	ကျပ်ထောင်ပေါင်း
DIL_ဆောက်လုပ်ရေး ကန်ထရိုက်စာချုပ် (မှတ်စု ၁၃)	၉,၉၀၇,၂၃၁	၁၁,၇၃၀,၅၁၆
DCL_ဆောက်လုပ်ရေး ကန်ထရိုက်စာချုပ် (မှတ်စု ၁၃)	၈၉၅,၅၀၀	-
DIL_ကန်ထရိုက်စာချုပ်အတွက်ပေးရန်ရှိ (မှတ်စု ၁၇)	၃,၃၂၇,၉၃၁	၃,၉၆၂,၄၅၉
ကြိုတင်ရငွေ (မှတ်စု ၁၈ နှင့် ၂၁)	၄၇၉,၀၅၀	၂၂၆,၅၅၀

မြန်မာအက်ဂရီအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
ဘဏ္ဍာရေးရှင်းတမ်းများအပေါ် မှတ်စုများ
၂၀၂၅ ခုနှစ် မတ်လ (၃၁)ရက်

၂၇။ ဆက်နွယ်ပတ်သက်သော အဖွဲ့အစည်းများကြား ဆောင်ရွက်ချက်များ (အဆက်)

(ခ) Other

	စာရင်းပေါ်ပေါက်မှု စုစုပေါင်းတန်ဖိုး ၁.၄.၂၀၂၄ မှ ၃၁.၃.၂၀၂၅ ကျပ်ထောင်ပေါင်း	လက်ကျန်တန်ဖိုး ၃၁.၃.၂၀၂၅ ကျပ်ထောင်ပေါင်း
DIL ကိုယ်စားကုမ္ပဏီမှပေးထားငွေ (မှတ်စု ၁၀)	၆၇,၄၆၇	၇၁,၉၁၂
လုံးချင်းအဆောက်အဦးအတွက် အာမခံထားငွေ(မှတ်စု ၁၃)	-	၅,၀၀၀
	စာရင်းပေါ်ပေါက်မှု စုစုပေါင်းတန်ဖိုး ၁.၄.၂၀၂၄ မှ ၃၁.၃.၂၀၂၅ ကျပ်ထောင်ပေါင်း	လက်ကျန်တန်ဖိုး ၃၁.၃.၂၀၂၄ ကျပ်ထောင်ပေါင်း
DIL ကိုယ်စားကုမ္ပဏီမှပေးထားငွေ (မှတ်စု ၁၀)	၁,၅၈၆	၄,၄၄၅
လုံးချင်းအဆောက်အဦးအတွက် အာမခံထားငွေ (မှတ်စု ၁၃)	၁၀,၀၀၀	၅,၀၀၀

(ဂ) အဓိကကျသော ဒါရိုက်တာများနှင့် အုပ်ချုပ်သူများအတွက် အခကြေးငွေ

	စာရင်းပေါ်ပေါက်မှု စုစုပေါင်းတန်ဖိုး ၁.၄.၂၀၂၄ မှ ၃၁.၃.၂၀၂၅ ကျပ်ထောင်ပေါင်း	လက်ကျန်တန်ဖိုး ၃၁.၃.၂၀၂၅ ကျပ်ထောင်ပေါင်း
လစာ (မှတ်စု ၂၃)	၁၉၅,၄၂၃	-
ချီးမြှင့်ငွေ (မှတ်စု ၂၃ နှင့် ၁၇)	၇၂,၀၀၀	၄,၈၀၀
ဒါရိုက်တာများ၏ အပိုဆုကြေး(မှတ်စု ၂၃)	၈၆,၀၀၀	-
	စာရင်းပေါ်ပေါက်မှု စုစုပေါင်းတန်ဖိုး ၁.၄.၂၀၂၄ မှ ၃၁.၃.၂၀၂၅ ကျပ်ထောင်ပေါင်း	လက်ကျန်တန်ဖိုး ၃၁.၃.၂၀၂၄ ကျပ်ထောင်ပေါင်း
လစာ (မှတ်စု ၂၃)	၁၇၇,၃၃၉	-
ချီးမြှင့်ငွေ (မှတ်စု ၂၃ နှင့် ၁၇)	၆၆,၀၀၀	၉,၆၀၀
ဒါရိုက်တာများ၏ အပိုဆုကြေး(မှတ်စု ၂၃)	၄၀,၀၀၀	-

မြန်မာအက်ဂရီအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
ဘဏ္ဍာရေးရှင်းတမ်းများအပေါ် မှတ်စုများ
၂၀၂၅ ခုနှစ် မတ်လ (၃၁)ရက်

၂၇။ ဆက်နွယ်ပတ်သက်သော အဖွဲ့အစည်းများကြား ဆောင်ရွက်ချက်များ (အဆက်)

(ဃ) ဆက်နွယ်ပတ်သက်သော အဖွဲ့အစည်းများအကြား အရေးပါသော သဘောတူညီချက်များ (မှတ်စု ၂၅ (၂))

ဒဂုန်အင်တာနေရှင်နယ်လီမိတက်သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရ တင်ဒါစစ်ရေးကော်မတီမှ ခေါ်ယူသော တည်းကုန်းလက်ကားဈေး စီမံကိန်းဆောက်လုပ်ရေးတင်ဒါကို အဓိကကန်ထရိုက်တာအဖြစ် လုပ်ဆောင်ရန် တင်ဒါ အောင်မြင်ထားသူဖြစ်၍ ဒဂုန်အင်တာနေရှင်နယ်လီမိတက်ကိုသာ အဓိကကန်ထရိုက်တာအဖြစ် တာဝန်ပေးအပ်ခဲ့ ပါသည်။

၂၈။ ဘဏ္ဍာရေးရှင်းတမ်းအတည်ပြုခြင်း

ကုမ္ပဏီ၏ ၂၀၂၅ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့ ကုန်ဆုံးသော ဘဏ္ဍာရေးနှစ်အတွက် ဘဏ္ဍာရေးရှင်းတမ်းကို ၂၀၂၅ ခုနှစ် ၊ ဇွန်လ (၂၄) ရက် နေ့တွင် ကုမ္ပဏီ၏ ဒါရိုက်တာဘုတ်အဖွဲ့ဝင်များ၏ ဆုံးဖြတ်ချက်အရ ထုတ်ပြန်ရန် အတည်ပြုခဲ့ပါသည်။